

လောကကြီးမှာ
နေရ ထိုင်ရတာက
ကြိုးတန်းပေါ်
လမ်းလျှောက်ရသလိုပါပဲ။
အာရုံချင်းတူပါလျက်
ကောင်း မကောင်းမတူပဲ
အလိုကျ မကျဖြစ်နေရင်
ကြိုးတန်းပေါ်က
ဦးစိုက်မိုးမျှော် ကျတော့တာပေါ့။
အာရုံတွေအပေါ်မှာ
စိတ်ထားကလေး
ပြေပြေလည်လည် ရှိစေချင်ပါတယ်။

ပြေပြေလည်လည် ရှိစေချင်တယ်



ဓမ္မဒူတဆရာတော်ကြီး
တပည့်

ဓမ္မဒူတ အရှင်ဆေကိန္ဒ

ဓမ္မဒူတအရှင်ဆေကိန္ဒ
ပြေပြလည်လည် ရှိစေချင်တယ်

လည်တဲ့စိတ်တွေ နည်းပါးနည်းပါးသွားပြီးတော့
 ပြေလည်တဲ့ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ၊ အသိ
 တွေပါတဲ့ စိတ်တွေဖြစ်အောင် လုပ်ရ ကြိုးစား
 ရတာပါတဲ့။

ဘာနဲ့ပဲ ကြံ့ကြံ့ ပြေပြေလည်လည် နေတတ်
 သဖြင့် အဲဒီပြေပြေလည်လည်နေတတ်တဲ့ စိတ်နဲ့ပဲ
 မိမိတို့ရဲ့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာတွေ ဖြစ်ပြီး
 တော့ မိမိတို့ရဲ့ လိုလားတောင့်တတဲ့ နိဗ္ဗာန်တိုင်
 အောင် သံသရာလွန်မြောက်ပြီး လှမ်းရောက်နိုင်တဲ့
 သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။

(ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏ အရှင်ဘုရား)။

သာဓု၊ သာဓု၊ သာဓု ပါဘုရား။

သတိလည်းရှိ၊ ဉာဏ်လည်းရှိ

အသိပြည့်စုံကြပါစေ။

ဓမ္မဒူတာအရှင်ဆေကိန္ဒ

ဓမ္မဒူတာ လှုပ်ငန်းရပ်

ဤစာအုပ်ကို ကျမ်းစာအုပ် တစ်အုပ်သဖွယ်
မထင်မြင်မိပါ။ ဟောထားသော တရားတိပ်ခွေမှ
အနည်းငယ် ပြုပြင်၍ ရေးသားထားခြင်း ဖြစ်
ပါသည်။

သာသနာ့တာဝန်များကို စွမ်းနိုင်သမျှ ထမ်း
ဆောင်နေရင်းမှပင် ရနိုင်သမျှ အချိန်ကလေးကို
ဖဲ့ထုတ်ယူ၍ တရားစာအုပ်ကလေးအဖြစ် ကြိုးစား
ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

ဤစာအုပ် အနေအထားသည် ရေးဟန်
ထက် တရားဟောဟန်က ပို၍ထင်ရှားနေပါသည်။

အချို့သော သာသနာ့ဝန်ထမ်း ညီတော်
များက မိမိဟောထားသော တရားတိပ်ခွေတို့မှ
ဟောဟန် ပြောဟန် အသုံးအနှုန်းတို့ကို မူထား၍
ပြန်လည်ဟောပြော နေကြသည်ကို ကြားသိမိ
ရ၍ စာအုပ်အဖြစ် အထောက်အကူ ပြုစေ
ရန်လည်း ရည်ရွယ်မိပါသည်။

ပြေပြေလည်လည် ရှိစေချင်တယ်

ရေးဟန်၊ ဟောဟန် ရောယှက်နေ၍ အဆင်
မပြေမှုများ ရှိခဲ့ပါက အကြံဉာဏ်ကောင်းများကို
ခံယူဖို့ နှစ်ခြိုက်စွာ စောင့်မျှော်နေမိပါသည်။

“စာရေး၊ စာချ၊ တရားဟော၊ တရားပြ
ဓမ္မဒူတ” ဟူသော ဓမ္မဒူတအဓိပ္ပါယ်၊ ဓမ္မဒူတ
ရည်ရွယ်ချက်တို့ကို ဦးထိပ်ပန်ဆင် အကောင်
အထည် ဖော်ဆောင်နိုင်ရန် သာသနာ့ဝန်ထမ်း
ဓမ္မဒူတလုပ်ငန်း ဆောင်ရွက်တော်မူနေကြသော
အရှင်မြတ်တို့အတွက် အကျိုးတစ်ခု ဖြစ်ပေါ်စေ
မည်ဆိုပါက အလွန်ပင် ဝမ်းမြောက်မိပါသည်။

ဓမ္မဒူတ အရှင်ဆေကိန္ဒ

ပြေပြေလည်လည် ရှိစေချင်တယ်



သာသနာတော်နှစ် ၂၅၄၅-ခုနှစ်၊ ကောဇာ
သက္ကရာဇ် ၁၃၆၃-ခုနှစ်၊ ဥတုဂိမ္မာန္တ နွေဥတု
နွေကာလ တန်ခူးလဆန်း (၁) ရက်နေ့၊ ၂၀၀၂-
ခုနှစ်၊ ဧပြီလ (၄) လပိုင်း၊ (၁၃)ရက်နေ့ ညတွင်
ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဖိုးစိန်
လမ်း၊ အမှတ် (၅၁၊က) နေ ဦးတင်ငြိမ်း၊
ဒေါ်မိုးမိုးလှိုင် (မိသားစု) တို့၏ ဟောလီးဒေးစား
သောက်ဆိုင် နေအိမ်မင်္ဂလာ မဏ္ဍပ်ဝင်းအတွင်း၌
ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော ဦးတင်ငြိမ်း၊
ဒေါ်မိုးမိုးလှိုင်၊ သား မောင်ဟန်ချစ်လှိုင်၊ သမီး
ငြိမ်းဝါလှိုင်၊ မိုးပွင့်ဖြူ၊ သား မောင်အေးဇော်တို့က
ဓမ္မဒါန-တရားအလှူ၊ အမတဒါန-အမြှိုက်နိဗ္ဗာန်

အလှူအနေအားဖြင့် ဦးစီးဦးဆောင် ဆောင်ရွက်လို့
 တရားကို ချစ်ခင်၊ တရားကို နှစ်သက်၊ တရားနဲ့
 မွေ့လျော်၊ တရားနဲ့ပျော်၊ တရားကို မြတ်နိုး၊
 တရားကို တန်ဖိုးထားကြလေ့ရှိကုန်သော သူတော်
 ကောင်းအပေါင်းတို့က ဓမ္မဒါန အလှူပေးပွဲ၌
 အလှူခံအဖြစ် လာရောက်ပြီး တရားနာယူလေ့
 ရှိကြကုန်သော သူတော်ကောင်းအပေါင်းနှင့်
 စုပေါင်း ဆင်ယဉ်ကျင်းပ ပြုလုပ်အပ်သော ဓမ္မ
 သဘင် အလှူပွဲကြီး၌ ဟောကြားအပ်သော
 နိကာယ်ငါးရပ်တို့တွင် ခုဒ္ဒကနိကာယ်၊ ပေဋကော
 ပဒေသပါဠိတော် သာသနပဋ္ဌာန ဒုတိယဘူမိ၌
 လာသော ဂါထာပုဒ်ကို တန်ဆာဆင်၍ ဟောကြား
 အပ်သော “ပြေပြေလည်လည် ရှိစေချင်တယ်
 တရားတော်”တဲ့။

ဘာတရားတော်ပါလိမ့်၊ (ပြေပြေလည်
 လည် ရှိစေချင်တယ် တရားတော်ပါဘုရား)၊ တရား
 ချစ်ခင်တဲ့ သူတော်ကောင်းတို့အတွက် တရား
 တော်ကို ဟောတော်မူတော့မယ်လို့ စိတ်ဖြစ်တိုင်း

ကျေးဇူးတော်ရှင် ဓမ္မဒူတ ဆရာတော်ဘုရားကြီးကို ခါတိုင်းထက် အမှတ်ရမြဲ ပိုပါတယ်။

များသောအားဖြင့် ဦးပဉ္စင်းတို့ ဓမ္မဒူတ ဆရာတော် ဘုရားကြီးက ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ၊ ဝေယျာဝစ္စ စသည်အားဖြင့် ကုသိုလ် ကောင်းမှုတွေ အမျိုးစုံအောင် ဟောပြောပေး လေ့ရှိပါတယ်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြား တော်မူခဲ့တဲ့ အဲဒီကုသိုလ်မျိုးစုံပြုနည်း တရားတော် တွေကိုပဲ ဟောပုံဟောနည်းအမျိုးမျိုးနဲ့ ဟောပြ လေ့ရှိပါတယ်။ ဦးပဉ္စင်းတို့ကလည်း ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သာဝကရဟန်း၊ ဆရာတော် ဘုရားကြီး၏ တပည့်တစ်ပါးအဖြစ် ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ တရားတော်တွေကိုပဲ တစ် ဆင့်ပြန်ဟောမှာပါပဲ။

ဒါကြောင့်မို့လို့ ဒီတရားတော်ကို မဟော သေးမီ၊ မနာသေးမီ တရားပိုင်ရှင် အစစ်ဖြစ် တော်မူသော အစိန္တေယျ သုံးလောကထွဋ်ထား

သဗ္ဗညုတဘုရားရှင် ကိုယ်တော်မြတ်ကြီးအား
 ဂုဏ်တော် ကျေးဇူးတော်တွေနဲ့ ပုံတော်တွေကို
 အာရုံပြုပြီးတော့ လက်အုပ်ချီမိုး ရှစ်ခိုးကြပါ
 ဦးစို့

တိမဏ္ဍလေ စရံ သံဃ-နက္ခတ္တပရိဝါရိတံ။
 သဒ္ဓမ္မသီတလောဘာသ-ဇနသန္တာပနာသကံ။
 ပညာစက္ခုကရံ ပူဇေ ဗုဒ္ဓပုဏ္ဏိန္ဒြမဏ္ဍလံ။

သံဃနက္ခတ္တပရိဝါရိတံ-အရိယာ ရှစ်ပါး
 တပည့်သား သာဝက တည်းဟူသော နက္ခတ်
 တာရာ ကြယ်တကာတို့ ဝန်းကာပတ်ခြံ ရံလည်း
 ရံအပ်ပါပေထသော၊ သဒ္ဓမ္မသီတလောဘာသ
 ဇနသန္တာပနာသကံ-ဓမ္မက္ခန္ဓာပေါင်းက ရှုမသောင်း
 လေးထောင် အေးမြချမ်းကြည်သော တဲရား
 အရောင်တို့ဖြင့် များမြှောင်လှစွာ သတ္တဝါတို့၏
 ဆယ့်တစ်ဖြာဦး လောင်သည့်မီးကို အပြီးတိုင်
 ငြိမ်းသတ်လည်း ငြိမ်းသတ်တော်မူနိုင်ပါပေထ
 သော၊ ပညာစက္ခုကရံ-လေးရပ်သစ္စာ နက်နဲစွာကို
 ကောင်းစွာမျှော်ရှု ဉာဏ်ပညာ စက္ခုကိုလည်း

ပြုတော်မူတတ်ပါပေထသော၊ တိမဏ္ဍာလေ-မဇ္ဈေ
 တိုက်တွန်း အဝန်းတွင်မှတ် အလတ်ကျဉ်းကျယ်
 လမ်းသုံးသွယ်၌၊ စရံ စရန္တံ-မြင်းမိုရ်နှိုင်းရာ ဗောဓိ
 ခြာကို လက်ယာရစ်ထား ကြသွားလှည့်လည်လည်း
 လှည့်လည်တော်မူတတ်ပါပေထသော၊ ဗုဒ္ဓပုဏ္ဏိန္ဒြ-
 မဏ္ဍလံ-သစ္စာလေးပါး တရားသိမြင် ဘုရားရှင်ဟု
 ရောင်ဖြူပထွန်း လပြည့်ဝန်းကဲ့သို့သော ဘုရားရှင်
 ကိုယ်တော်မြတ်ကြီးကို၊ အဟံ-သူတော်သူမြတ်
 လူနှင့်နတ်တို့ ကျေနပ်ရန်မျှော် တရားဟောမည့်
 ဘုရားတပည့်တော်သည်၊ မယံ-သူတော်သူမြတ်
 လူနှင့်နတ်တို့ ကျေနပ်ရန်မျှော် တရားဟော တရား
 နာကြမည့် ဘုရားတပည့်တော်တို့သည်၊ ပူဇေ
 ပူဇာမ-မင်္ဂလာစရဏ လက်ဦးစ၌ ကြည်စွကော်
 ရော် ပူဇော်မြတ်နိုး လက်အုပ်မိုး၍ ရှိခိုးဦးညွတ်ကြ
 ပါကုန်၏ အရှင်ဘုရား။

သာဓု၊ သာဓု၊ သာဓု ပါဘုရား။

ဣမိနာ ဗုဒ္ဓပဏာမေန-ဤသို့ဘုရားရှင်အား
 ရှိခိုးရသော ကုသိုလ်ကံ စေတနာကြောင့်၊ မေ-
 မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်

ရန်မျှော် တရားဟောမည့် ဘုရားတပည့်တော်
အား၊ နော အမှောက်-မအောင်သေးခင် အောင်
ကြွေးတင်၍ အောင်မြင်ရန်မျှော် တရားဟော
တရားနာကြမည့် ဘုရားတပည့်တော်တို့အား၊ ဇယ-
မင်္ဂလံ-တွင်းပနုဗ္ဗိတန် ရန်မာရ်အပေါင်း အောင်
ကြောင်းအောင်ရာ အောင်မင်္ဂလာသည်၊ ဘဝတု-
မြေကြီးလက်ခတ် မလွဲလတ်သို့ ဆတ်ဆပ်မသွေ
အမှန်ပင် ဖြစ်ပါစေသတည်း။

သာဓု၊ သာဓု၊ သာဓု ပါဘုရား။

“ပြေပြေလည်လည် ရှိစေချင်တယ်” ဆိုတဲ့
တရားတော်မြတ်ကြီးကို မဟောသေးမီ မနာသေး
မီ တရားပိုင်ရှင်ဖြစ်တော်မူသော ဘုရားရှင်
ကိုယ်တော်မြတ်ကြီးအား အစိန္တေယျ လေပါး
တရား ဂုဏ်တော် ပုံတော်တွေကို အာရုံပြုပြီး
လက်အုပ်ချီမိုး ရှိခိုးလို့ပြီး မိမိတို့ လိုလားတောင်းတ
တဲ့ အာသိသ ပတ္တနာ အောင်ဆုမင်္ဂလာတွေကို
တောင်းဆုပြုပြီးတော့ တရားတော်ကို ဟောကြ
နာကြစို့ဆိုတော့ . . .

ဒုဂ္ဂမေ ဝိသမေ ဝါပိ၊
အရိယာ ဂစ္ဆန္တိ ကာမဒ။
အနရိယာ ဝိသမေ မဂ္ဂေ၊
ပပတန္တိ အဝံသိရာ။
အရိယာနံ သမော မဂ္ဂေါ၊
အရိယာ ဟိ ဝိသမေ သမာ။

ခြောက်ပါဒ၊ ခြောက်ပိုဒ်ပါတဲ့ ဒီဂါထာ
လေးတစ်ပုဒ်ကိုပဲ ဦးရင်းတို့ အများ နားလည်
အောင် ပြောပြ ဟောပြချင်ပါတယ်။ ဒီနေရာမှာ
အဓိကထားပြီး ပြောဖို့ ဘာပါလာသလဲ ဆိုတော့
အရိယာနဲ့ အရိယာမဟုတ်တဲ့ ပုဂ္ဂိုလ်နှစ်မျိုးပေါ့။
အရိယာနဲ့ ပုထုဇဉ်လူ နှစ်မျိုးပေါ့။

ဒီအရိယာနဲ့ပုထုဇဉ်တွေ နှစ်မျိုးကို ပြောပြ
မယ် ဆိုရင် ဟောသူ နာသူတွေက ပုထုဇဉ်တွေ
ဆိုတော့ အရိယာမဟုတ်တာက များတာကိုး၊
သာမန်အားဖြင့် လောကမှာ အရိယာမဟုတ်တာ
တွေက များတော့ အရိယာအကြောင်းထက်
ပုထုဇဉ်အကြောင်းကို အရင် ပြောပြရမယ်။

ပုထုဇဉ်အကြောင်း ပြောမယ်ဆိုရင်လဲ ပိုနားလည်အောင် ပုထုဇဉ်တွေရဲ့ ဖြစ်ပုံ၊ နေပုံ၊ ပြောပုံဆိုပုံ၊ လောကကြီးကို မြင်တတ်ပုံတွေ ထည့်ပြောရပါမယ်။ ဒါမှလည်း ပိုပြီး နားလည် မှာကိုး။ အဲ . . . ပုထုဇဉ်အကြောင်း ပြောမယ် ဆိုရင်လဲ အရိယအကြောင်းကိုတော့ နည်းနည်း ချင်း ထည့်ထည့် တွဲပြောပေးရင် နည်းနည်း သိသာ နိုင်တယ်ပေါ့။ ပုထုဇဉ်နဲ့အရိယာက တူမှ မတူ ဘဲကိုး။

ဒီတစ်ခါ တရားနာပရိသတ်အပေါင်း သူ တော်ကောင်းတွေကို လူနှစ်မျိုးအကြောင်း နား လည်အောင် ပြောရရင် “မနုဿတ္တဘာဝေါ ဒုလ္လဘော” အကြောင်းကို ထည့်ပြောဦးမှပဲ။ လူ့ဘဝဆိုတာ ရဖို့ရာ ခဲယဉ်းတယ်တဲ့။ ဘာဘဝ ရဖို့ရာ ခဲယဉ်းလဲ၊ (လူ့ဘဝပါဘုရား)၊ လူ့ဘဝရဖို့ရာ ခဲယဉ်းသတဲ့။

ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေတာ လောက်ကို လူခေါ်ရင် တစ်လောကလုံး လူတွေ ဒီလောက် များနေတာ၊ လူဖြစ်ဖို့ ဘာခဲယဉ်းစရာ

ရှိလည်းလို့တော့ ပြောစရာ ဖြစ်လာတာပေါ့။
ဒါကြောင့် လူအကြောင်းကို သဘောပေါက်အောင်
လူအကြောင်း နည်းနည်းပြောပြချင်တယ်။

လူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လူနဲ့မတူတဲ့
တိရစ္ဆာန်အကြောင်းကိုလဲ အရင်ပြောပြရပါမယ်။
လူအကြောင်းကို ယဃနနသိအောင် တိရစ္ဆာန်
အကြောင်းနဲ့ ယှဉ်ပြီးပြောမှ 'ဪ... တိရစ္ဆာန်
ဖြစ်နေရင် လူမဟုတ်သေးဘူး'၊ လူဆိုရင်လည်း
တိရစ္ဆာန် မဖြစ်ဘူးပေါ့လေ။ ဒီလို သိလာနိုင်
တာပေါ့။ အခုလည်းပဲ အရိယာအကြောင်း ပြော
မယ်ဆိုရင် အရိယာနဲ့မတူတဲ့ ပုထုဇဉ်ရဲ့အကြောင်း
ကိုလဲ ပြောရမှာပဲ။ ဘယ်သူ့အကြောင်း ပြောရ
မယ်လဲ၊ (ပုထုဇဉ်အကြောင်း ပြောရမယ်ပါဘုရား)။

အဲ... ရှေးဦးစွာလူအကြောင်း ပြောမယ်
ဆိုရင် ဦးပဉ္စင်းတို့က တိရစ္ဆာန်အကြောင်းနဲ့
ယှဉ်ပြောလေ့ရှိတယ်။ ဒီတိရစ္ဆာန်အကြောင်းကို
အပိုလက်ဆောင်အနေနဲ့ နည်းနည်းပြောပြပါမယ်။
ဦးပဉ္စင်းတို့ကျောင်းမှာ သင်္ကြံတရားစခန်း ရှိနေတာ
ဆိုတော့ ဒုလ္လဘရဟန်းတွေ ရှိတယ်။

မနေ့ညကလည်း ဒီစကားလေး ထည့်ပြော
ပါတယ်။ ဒုလ္လဘရဟန်းတွေ တစ်ရာကျော်ပေါ့လေ၊
ရဟန်းခံကြတယ်။ တရားအားထုတ်တဲ့ ယောဂီ
တွေကလည်း ကိုးရာကျော် အားထုတ်နေကြတယ်။
အဲဒီမှာလည်း မနေ့က တိရစ္ဆာန်အကြောင်း နည်း
နည်းထည့်ပြောပါတယ်။

လူနဲ့တိရစ္ဆာန်နဲ့ မတူပုံလေး၊ ဘယ်သူနဲ့
ဘယ်သူ မတူသလဲ၊ (လူနဲ့တိရစ္ဆာန်နဲ့ပါဘုရား)၊
လူနဲ့တိရစ္ဆာန်နဲ့ မတူဘူးလေ၊ လူဆိုတာက “အကျိုး
ရှိတယ် မရှိဘူး၊ ကောင်းတယ် မကောင်းဘူး၊”
ဒါနားလည်တာ လူ။ တိရစ္ဆာန်ကြတော့ လူလိုကို
မဟုတ်ဘူး။ ဒါတော့ ဟုတ်တာပေါ့လေ၊ တိရစ္ဆာန်
ကြတော့ လူလိုကို ဘယ်ဟုတ်မလဲ။

ပြောပြပါဦးမယ်၊ တိရစ္ဆာန်နဲ့ လူနဲ့ ဘာကွာ
သလဲ ဆိုလို့ရှိရင် အဲ . . . တိရစ္ဆာန်ဆိုတာက
ဥပမာနဲ့ ပြောမှာပေါ့လေ။ အခု ဒီစကားက
ဒီလူတွေကို ဟောတာ မဟုတ်ဘူးနော်။ ပြော
ပြတာလောက်ပါပဲ။

ဦးပဉ္စင်းက ဓမ္မဒူတ ဇေတဝန်တောရမှာ ရှိတဲ့သူတွေတို့ကို ပြောမယ်လည်းဆိုရော စိတ်ထဲ မှာ ဘာဥပမာပေါ်လာသလဲ ဆိုတော့ ကြက်မကြီး နဲ့ကြက်သားလေးတွေ ပေါ်လာတယ်။ စိတ်ထဲမှာ ပေါ့။ ကြက်သားလေးတွေ ပိလစ်ပိလစ်နဲ့ အများ ကြီး၊ ကြက်မကြီးကလည်း သိတဲ့အတိုင်းပဲ ကတွတ်၊ ကတွတ်နဲ့ပေါ့။ အဲဒီကြက်မကြီးနဲ့ ကြက်သားလေး တွေက လူလား၊ တိရစ္ဆာန်လား၊ (တိရစ္ဆာန်ပါ ဘုရား)။

အဲ . . . ပိုင်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ်က ကျွေးချင် မွေးချင်တဲ့ပုဂ္ဂိုလ်က အဲဒီကြက်မကြီးနဲ့ ကြက်သား လေးတွေကို ဘာလုပ်လိုက်လည်းဆိုတော့ ဆန် တွေ၊ ဆန်ကွဲတွေ ပုံကျွေးလိုက်တယ်။ စားစေ ချင်လို့ မြေကြီးပေါ် ပုံချထားပေးလိုက်တယ်။အေး အေးဆေးဆေးစားပေါ့။ နှုတ်သီးလေးနဲ့ တောက် တောက်တောက်တောက်နဲ့ ကောက်စားပေါ့။ ကျွေးတဲ့လူက မစားစေချင်လား၊ စားစေချင်လား။ (စားစေချင်ပါတယ်ဘုရား)။

အဲဒီစားစေချင်လို့ ကျွေးတာ၊ စားပေါ့။
 အဲဒီလို စားစေချင်လို့ ဆန်တွေ၊ ဆန်ကွဲကို ပုံကျွေး
 လိုက်တာ။ ကြက်မကြီးက ကောက်စားသလား။
 ယက်ဖြလိုက်သလား။ (ယက်ဖြလိုက်ပါတယ်
 ဘုရား)၊ အဲဒါ တိရစ္ဆာန်ပေါ့။

တိရစ္ဆာန်ဆိုတာ ဘာလုပ်သလဲ။ (ယက်ဖြ
 ပါတယ်ဘုရား)၊ ကောင်းစေချင်လို့ တစ်ဦးတစ်
 ယောက်က ပေးရင်၊ ကောင်းစေချင်လို့ တစ်ဦး
 တစ်ယောက်က ပြောရင်၊ ကောင်းစေချင်လို့ တစ်ဦး
 တစ်ယောက်က ကူရင် ဘာလုပ်ပစ်တတ်လဲ။
 (ယက်ဖြပစ်တယ်ပါတယ်ဘုရား)၊ အဲဒါ တိရစ္ဆာန်
 ကို ပြောပါတယ်။

အဲ . . . ကျောင်းမှာလည်း ဒုလ္လဘတွေ
 တစ်ရာတစ်ရာ ငါးဆယ်လောက် ရှိပါတယ်။
 ကျောင်းမှာ သံဃာတော်တွေကိုလည်း ဆွမ်းခံပြီး
 တော့ ရှာကျွေးထားပါတယ်။ တရားဟောပြီးတော့
 လည်း ရှာကျွေးထားပါတယ်။ သံဃာတော်တွေ
 မိမိတာဝန် မိမိထမ်းဆောင်နေကြတယ်၊ ပရိယတ္တိ
 စာပေတွေ သင်လို့၊ ပဋိပတ္တိတရားအလုပ် အား

ထုတ်လို့ သီလအကျင့်တွေ ဖြည့်ကျင့်လို့ သာသနာ
ရဲ့ အနှစ်သာရတွေကို ကောက်ယူစားသုံး နေလိုက်
ကြတာ၊ ဘေးက ကြည့်ရတာ ဝမ်းသာစရာကြီးပါပဲ။

ကဲ-ဟောဒီ တရားနာနေတဲ့ ပရိသတ်တွေ
ဓမ္မဒူတ ဇေတဝန်တောရမှာ တစ်သက်လုံး တရား
အလုပ် အားထုတ်ရင်း နေကြပါလား၊ စားရေး
သောက်ရေး ဘာမျှမပူပန်ပါနဲ့၊ ရှာကျွေးဆိုရင်ရော
ဘယ်လိုလဲ၊ ပြော၊ နေကြမလား၊ (စဉ်းစားပါဦးမယ်
ဘုရား)။

အမလေး . . . ကျောင်းမှာပဲ တစ်သက်လုံး
နေပြီး တရားအားထုတ်ပါလို့ ပြောတာ။ ဒါဘာလုပ်
ပေးတာလည်းဆိုတော့ ဆန်တွေ၊ ဆန်ကွဲတွေ
ပံ့ပေးတာပေါ့။ အဲဒီတော့ သူတို့က ဘာလုပ်မှာလဲ
ဆိုတော့ နေနိုင်မှာလား၊ ယက်ဖြစ်မှာလား၊
(ယက်ဖြစ်မှာပါဘုရား)၊ ဟုတ်လား၊ ဒီထဲမှာလဲ
ယက်ဖြစ်မယ့် လူတွေပါတာပဲလား။

အို-သူတော်ကောင်းတို့၊ ပေါ့ပေါ့တန်တန်
မလုပ်လိုက်ပါနဲ့။ လူနဲ့တိရစ္ဆာန် လုံးဝမတူပါ။ လူကို
သဘောပေါက်စေချင်ရင် ဘုရားရှင်ကိုယ်တော်

မြတ်ကြီးက တစ်ခါတစ်လေ တိရစ္ဆာန်အကြောင်း
 နားလည်အောင် ပြောပြပေးပါတယ်။ အမိအဖ
 တွေက သားသမီးတွေကို လိမ္မာစေချင်လို့ သား
 သမီးတွေကို ပုံကျွေးကြပါတယ်။ ဦးတွေ၊ အဒေါ်
 တွေက လိမ္မာစေချင်လို့ တူတွေ၊ တူမတွေကို
 ပုံကျွေးကြပါတယ်။ အကိုတွေ၊ အမတွေကလည်း
 မောင်တွေ၊ ညီမတွေကို ပုံကျွေးကြပါတယ်။
 မလိမ္မာတဲ့ ပုဂ္ဂိုလ်တွေက ကောက်စားသလား။
 ယက်ဖြဲသလား။ (ယက်ဖြဲပါတယ်ဘုရား)။

ဧဝံ တထာ-ပမာပုံမှီး ထိုနည်းအတူသာလျှင်
 ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း လေး
 သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ပြီးတော့
 လူနတ်ဗြဟ္မာ သတ္တဝါတွေထဲမှာ လူအစစ်ဖြစ်
 ကြတဲ့၊ နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ်တွေအတွက်
 ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ဟော
 ဖော်ညွှန်ပြ ဆိုဆုံးမ၍ ပုံကျွေးတော်မူပေ၏။
 တရားအပုံ စုပုံပေးပါတယ်။ ဟုတ်လား။

ဘုရားရှင်က တရားတော်တွေကို စုပုံချ
 ပြီးကျွေးတော့ အေးအေး ကောက်စားသလား။

ယက်ဖြဲသလား၊ (ယက်ဖြဲပါတယ်ဘုရား)၊ ကိုယ်
လုပ်နေတာတွေကို ကိုယ်ပြန်ပြီး ကြည့်ကြစေ
ချင်တယ်၊ တွေ့ခဲ့ပါတယ်။

တွေ့ခဲ့ပါတယ်၊ အခု ကြွလာတော့၊ မှော်ဘီ
ကနေ ကားနဲ့ ကျောင်းပြန်တော့ သင်္ကြံအတွင်းမှာ
ဆိုတော့ လမ်းမှာ မူးလို့ ရူးလို့ပေါ့၊ မူးရင်း ရူးရင်းနဲ့
ကားနဲ့စက်ဘီးနဲ့ တိုက်တာ တွေ့ခဲ့ရတယ်၊ မူးလို့၊
ရူးလို့၊ အော်လို့၊ ဟစ်လို့၊ ကြည့်လို့လည်း မကောင်း၊
ရှုလို့လည်း မကောင်း၊ နားလည်မခံသာစရာတွေနဲ့၊
သူတော်ကောင်းတွေ ရှောင်ကွင်းကြတဲ့ အလုပ်
တွေကို လုပ်နေလိုက်ကြတာ၊ ပျော့လို့ပါးလို့။

သာသနာတော်ကြီးအတွင်းမှာ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးအနေနဲ့ ဓမ္မက္ခန္ဓာပေါင်း ရှစ်
သောင်းလေးထောင်ကို ပုံမကျွေးဘူးလား၊ ကျွေး
လား၊ (ကျွေးပါတယ်ဘုရား)၊ သီလ သမာဓိ ပညာ
တရားပုံတွေရော ပုံမကျွေးဘူးလား။ ကျွေးလား၊
(ကျွေးပါတယ်ဘုရား)။

အဲ-ဒါပေမဲ့ စောစောကလို လူတွေကြတော့
ဘာလုပ်နေကြလဲ၊ ယက်ဖြဲနေကြတယ်။ ဒီက

တရားနာ ပရိသတ်တွေကရော ပုံကျွေးတာကို
ကောက်စားမှာလား၊ ယက်ဖြုတ်မှာလား၊ (ကောက်
စားမှာပါဘုရား)။

အေးပေါ့၊ ပုံကျွေးမှာကို အသာကောက်
စားမှာပေါ့။ တရားနာနေတယ်ဆိုတာ ပုံကျွေး
တာကို အသာကောက် စားတယ် ခေါ်တယ်၊
ယက်ဖြုတ်မှာမှ မဟုတ်တာ၊ တရားနာနေတာကိုး၊
ဟုတ်တယ် မဟုတ်လား။

သာသနာမှာ ဘုရားရှင်ကိုယ်တော် မြတ်ကြီး
က သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်
မြတ်တွေကို နိဗ္ဗာန်လိုလားတဲ့ လူတွေအတွက်
လူ့အစစ်တွေအတွက် ပံ့ပေးခဲ့ပါတယ်၊ ချကျွေး
တော်မူခဲ့ပါတယ်၊ ဟောဒီပရိသတ်တွေက ဘာလုပ်
နေသလဲဆိုရင် ကောက်ယူစားသုံးနေကြပါတယ်။
အခု တရားတော်တွေကို ကောက်ယူစားနေလား၊
မစားဘူးလား၊ (ကောက်စားနေတာပါဘုရား)၊
ဘယ်နှစ်ရက်လဲ။ (လေးရက်ပါဘုရား)။ ဟင် . . .
လေးရက်ထဲလား၊ ကောက်စားမှာပေါ့၊ ကျန်တဲ့

ရက်ကြတော့ ဘာလုပ်ကြမှာလဲ၊ (ယက်ဖြဲပါမယ် ဘုရား)၊ သွားရော - သွားရော။

အို. . သူတော်ကောင်းတို့ ပေါ့ပေါ့တန်တန် မတွေးလိုက်ပါနဲ့။ လူနဲ့တိရစ္ဆာန်နဲ့ ဆိုတာ အဲဒီလို ကွာပါတယ်၊ အရိယာနဲ့ ပုထုဇဉ်ဆိုတာ အဲဒီ လိုကွာပါတယ်။ အရိယာမဟုတ်တဲ့သူနဲ့ ဟုတ်တဲ့ သူနဲ့ အလွန်ကွာလှပါတယ်။

အရိယာပုဂ္ဂိုလ်တွေက သာသနာရဲ့ အနှစ် သာရတွေကို ကောက်ယူ၍ သီလ သမာဓိ ပညာ တွေကို သုံးစား သုံးဆောင်၍ နေကြလေကုန်၏။ ပုထုဇဉ်တွေ ဘာလုပ်နေသလဲ၊ ခု ပြောခဲ့တဲ့ ဥပမာကို မြင်တော့ မြင်ဘူးလား။ တရားနာတဲ့ ပရိသတ်တွေက မြင်ဖူးကြတယ်၊ မဟုတ်လား။

ကြက်မကြီး ဘာလုပ်နေလဲ၊ (ယက်ဖြဲနေ ပါတယ်ဘုရား)၊ ကြက်မကြီး ဖြစ်နေတာနော်။ ယက်ဖြဲနေတယ်။ ကြက်မကြီးက သူ့စားကျက် သူယက်ဖြဲနေတာ၊ လုပ်နေကြဆိုတော့ ကိစ္စ မရှိဘူး ထင်နေကြတယ်။

ဟို . . . ကြက်သားပေါက်လေးတွေကို
လည်း ကြည့်လိုက်ပါဦး၊ သူတို့လေးတွေကလည်း
သူ့အမေကြီးကို ကြည့်ပြီး သူ့အမေကြီးလိုပဲ လိုက်ပြီး
ယက်ဖြဲနေကြတယ်နော်၊ ဟုတ်လား၊ ဘယ်သူက
သင်ပေးတာလဲ၊ (ကြက်မ၊ အမေကြီးပါဘုရား)။

အို-သူတော်ကောင်းတို့၊ ပေါ့ပေါ့တန်တန်
မတွက်လိုက်ပါနဲ့၊ ကိုယ်က အမေ၊ ကိုယ်ကအဖေ၊
ကိုယ်က အိမ်ထောင်ဦးစီး၊ ကိုယ်က မိဘ၊ ကိုယ်က
ဆရာသမား ဆိုရင် သီလ သမာဓိ ပညာတွေကို
ဘာလုပ်ရမလဲ၊ ကောက်ကောက်ယူ၊ ကောက်
ကောက်စားသုံးပြုရမယ်။

ကိုယ်ကသာ ကောက်ယူ စားသုံး မပြုရင်
သားသမီးတွေ ဘာလုပ်ကြမလဲ၊ (ယက်ဖြဲမှာပါ
ဘုရား)၊ ကိုယ်ကသာ သီလ သမာဓိ ပညာတွေကို
ကောက်ယူစားသုံး လုပ်ပြုရင် သားသမီးတွေ
ကလည်း သီလ သမာဓိ ပညာတွေကို ကောက်ယူ
စားသုံး ကျင့်ကြံနေကြမှာပါပဲ။

တိရစ္ဆာန်ကြက်ကလေးတွေ၊ ငှက်ကလေး
တွေဟာ စားတတ်၊ သောက်တတ်၊ နေတတ်၊ ထိုင်

တတ်ကြပါတယ်။ သူ့လို ကိုယ်လိုလေးတွေကို
လည်း လုပ်တော့ လုပ်တတ်ကြပါတယ်နော်။ မြင်
ဖူး၊ တွေ့ဖူးကြတယ်မဟုတ်လား။

အမှန်တော့ ပြောလို့သာ ပြောရတာပါ။ ဒီလို
အပြောတွေကို သိပ်မပြောချင်ပါဘူး။ အခု တရား
နာနေတဲ့ လူတွေကို တိရစ္ဆာန်နဲ့နှိုင်းတာ မဟုတ်
ပါဘူးနော်။ တရားမဟောမီ အစကတည်းက
ကြုံပြောရထားသေးတယ်။ ဒီအခုပြောတာက
တရားဟောတာ မဟုတ်ဘူးလို့၊ ဒါဥပမာ ပေး
တာ၊ အဲဒီ မှော်ဘီ ဓမ္မဒူတက လူတွေကို ပြောပြ
နေတာပါလို့၊ ဟောခဲ့တာတွေကို ခုနကဟောခဲ့
တာ ပြန်ပြောတာပါလို့။

ဒုဂ္ဂမေ ဝိသမေ ဝါပိ၊

အရိယာ ဂစ္ဆန္တိ ကာမဒ။

အနရိယာ ဝိသမေ မဂ္ဂေ၊

ပပတန္တိ အဝံသိရာ။

အရိယာနံ သမော မဂ္ဂေ၊

အရိယာ ဟိ ဝိသမေ သမာ။

အခါတစ်ပါး ဘုရားရှင်ကိုယ်တော်မြတ်
 ကြီးရဲ့ တံတော်မှောက် ကာမဒဆိုတဲ့ နတ်သား
 တစ်ပါး ရောက်လာပါတယ်။ အဲဒီ ကာမဒနတ်
 ဆိုတဲ့နတ်ဆိုတာ အမှန်ကတော့ ကာမံ ဒေတီတိ
 ကာမဒေါ၊ ကာမဒေါ-လိုချင်စရာတွေကို ပေးပြီး
 တော့ လူတွေကို တဏှာလောဘတွေဖြစ်အောင်
 လုပ်တတ်တဲ့ သူကို ကာမဒ လို့ခေါ်တာပါ။

ကာမဒနတ်၊ တစ်နည်းအားဖြင့် ပြောရမယ်
 ဆိုရင် အခါတစ်ပါး မာရ်နတ်ရဲ့ ဘက်တော်သား
 နတ်ပေါ့။ အဲဒီမာရ်နတ်ရဲ့ ဘက်တော်သားဖြစ်တဲ့
 နတ်က ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ကိုးလိုး
 ကန့်လန့်ဖြစ်အောင် လာလုပ်တယ်လို့ ပြောရ
 မှာပေါ့။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးကတော့
 ဘယ်ဖြစ်မလဲ၊ ဘာမျှကို မဖြစ်ပါဘူး။ အဲဒီကျ
 တော့မှ ကာမဒနတ်ကြီးကို ဘုရားရှင်ကိုယ်တော်
 မြတ်ကြီးက ဟောပေးတဲ့တရားတော်ပါ။

ဒုဂ္ဂမေ ဝိသမေ ဝါပိ၊

အရိယာ ဂစ္ဆန္တိ ကာမဒ။

အနရိယာ ဝိသမေ မဂ္ဂေ၊

ပပတန္တိ အဝံသိရာ။

အရိယာနံ သမော မဂ္ဂေ။

အရိယာ ဟိ ဝိသမေ သမာ။

ကာမဒ-လောက အာရုံ ကာမဂုဏ်တွေကို နှစ်သက်သဘောကျအောင် လုပ်လုပ်ပြတတ်တဲ့ အိုနတ်သား၊ ကာမဂုဏ်တွေကို ကာမတဏှာတွေနဲ့ လိုချင်နေကြတဲ့ သတ္တဝါတွေကို လိုချင်စရာတွေနဲ့ ဖမ်းဖမ်းပြပြီးတော့ နှစ်သက်အောင် လုပ်လုပ်ပြီး သင့်ကျော့ကွင်းက မလွတ်အောင် ဖမ်းထားတဲ့ အို-နတ်သား။

ဟဲ့. . . ကာမဒ၊ မာရ်နတ်ရဲ့အသင်းအပင်း ကာမဒ၊ အရိယာ-အရိယာပုဂ္ဂိုလ်တို့သည်၊ ဂစ္ဆန္တိ-သွားတတ်ကြလေကုန်၏၊ ဂစ္ဆန္တိ-လမ်းလျှောက် တတ်ကြလေကုန်၏၊ ဂစ္ဆန္တိ-ခရီးနှင့်တတ်ကြလေ ကုန်၏၊ နေတတ်ထိုင်တတ်ကြလေကုန်၏။

တကယ်တမ်းပြောလို့ရှိရင် အရိယာပဲ ဖြစ် ဖြစ်၊ ပုထုဇဉ်ပဲဖြစ်ဖြစ် နိဗ္ဗာန်ကို မစံဝင်ရသေးရင်၊

ဒီရုပ် ဒီနာမ် ဒီခန္ဓာ ရှိနေသေးရင် သံသရာခရီးကို
မသွားရဘူးလား၊ သွားရလား။ (သွားရပါတယ်
ဘုရား)။ သံသရာခရီးကို သွားနေကြရတယ်၊ ဒီ
သံသရာထဲမှာပဲ နေထိုင်နေကြရတယ်၊ (မှန်လှပါ
ဘုရား)။

ကာမဒ-အများသတ္တဝါတွေကို လိုက်နှောက်
ယှက်နေတဲ့ ကာမဒ၊ သံသရာစက်ကွင်းက မလွတ်
ကင်းအောင်လို့၊ အမြဲတုပ်နှောင် မလွတ်ကင်း
အောင်လို့ နှောက်ယှက်နေတဲ့ ကာမဒ၊ အရိယာ-
အစစ်တကယ် ဖြစ်တော်မူကြတဲ့ ပုဂ္ဂိုလ်မြတ်တို့
သည်၊ ဂစ္ဆန္တိ-သွားတတ်ကြလေကုန်၏။ နေတတ်
ထိုင်တတ်ကြလေကုန်၏။

ဘယ်တွေမှာ ဘယ်ကို သွား၊ ဘယ်လိုလဲ
ဆိုတော့ ဒုဂ္ဂမေ-သာမညပုဂ္ဂိုလ်တွေ မသွားတတ်
ကြတဲ့ ခဲယဉ်းတဲ့လမ်း၊ လမ်းခရီးခဲတွေကိုလည်း၊
ဂစ္ဆန္တိ-သွားတတ်ကြလေကုန်၏။ ဝိသမေ-မညီ
မညွတ် ဂမိုးဂမု ချော်လဲနိုင်လောက်တဲ့ လမ်းခရီးခဲ
၌လည်းပဲ၊ အရိယာ-အရိယာပုဂ္ဂိုလ်တို့သည် ဂစ္ဆန္တိ-
သွားတတ်ကြလေကုန်၏။

ဉာဏ်နဲ့ အာရုံပြုကြည့်လိုက်ရင် အရိယာက သံသရာခရီးကို သွားတတ်တယ်ဆိုတော့ ပုထုဇဉ်က မသွားတတ်ဘူးပေါ့။ (မှန်လှပါဘုရား)။ မသွားတတ်ဘူးလို့ပဲ အဖြေထွက်ပါတယ်။ အရိယာက သွားတတ်တယ် ဆိုတော့ ပုထုဇဉ်က မသွားတတ်ဘူးပေါ့။

ဘယ်လို မသွားတတ်ဘူး၊ ဘယ်လို သွားတတ်သလဲဆိုတော့ အရိယာပုဂ္ဂိုလ်တွေက လမ်းမကောင်းလဲဘဲ သွားတတ်ပါတယ်၊ လမ်းမညီလဲဘဲ သွားတတ်ပါတယ်၊ မယိမ်းမယိုင် ခိုင်ခိုင်မြဲမြဲ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကို ကိုယ်သွားနိုင်ကြလေကုန်၏။

အို . . . သူတော်ကောင်းတို့၊ ဉာဏ်နားလေးနဲ့ အာရုံပြုကြည့်လိုက်စမ်းပါ။ အရိယာပုဂ္ဂိုလ်တွေက လမ်းမကောင်းလဲဘဲ သွားတတ်ပါတယ်။ လမ်းမညီလဲပဲ သွားတတ်ပါတယ်။

ကာမဒ၊ အရိယာပုဂ္ဂိုလ်ဆိုတာက သံသရာခရီးလမ်းမှာ လမ်းမညီလဲဘဲ သွားတတ်ပါတယ်၊

ဉာဏ်လမ်းလေးနဲ့ အာရုံပြုကြည့်လိုက်ရင် လောက
ကြားမှာ “လာဘော အလာဘော ယသော
အယသော နိန္ဒ ပသံသာ သုခံ ဒုက္ခံ” ဆိုတဲ့
လောကဓံရှစ်ပါး မရှိဘူးလား ရှိလား၊ (ရှိပါတယ်
ဘုရား)၊ ရှိတယ်၊ ညီညွတ်တဲ့လမ်းလဲ ရှိတယ်၊
မညီညွတ်တဲ့လမ်းလဲ ရှိတယ်၊ ကောင်းတဲ့လမ်းလဲ
ရှိတယ်၊ မကောင်းတဲ့လမ်းလဲ ရှိတယ်။

အရိယာပုဂ္ဂိုလ်တွေကြတော့ မကောင်းတဲ့
လမ်းလဲ လျှောက်တတ်ကြတယ်။ မညီတဲ့လမ်းလဲ
လျှောက်တတ်ကြသတဲ့။ လမ်းကောင်း မကောင်း
ဆိုတာကတော့ လောကကြီးမှာ ကြုံနေရပါတယ်၊
လမ်းကောင်း မကောင်းထက် လမ်းလျှောက်တတ်
က အရေးကြီးပါတယ်။ ဘာအရေးကြီးလဲ၊ (လမ်း
လျှောက်တတ်ဖို့က အရေးကြီးပါတယ်ဘုရား)၊
ဟုတ်တယ်၊ လမ်းလျှောက်တတ်ဖို့ အလွန်အရေး
ကြီးပါတယ်။

တရားနာ ပရိသတ်တွေအတွက်ရော လမ်း
လျှောက်တတ်ဖို့ အရေးကြီးသလား၊ အရေးမကြီး
ဘူးလား၊ (အရေးကြီးပါတယ်ဘုရား)၊ ဟုတ်တယ်၊

လျှောက်တတ်ရမှာပေါ့။ ‘လမ်းလျှောက်တယ်၊
လမ်းလျှောက်တယ်’ဆိုတာကို အာရုံပြုကြည့်လိုက်
ရင် “လာဘော-လာဘ်လာဘရခြင်း၊ အလာဘော-
လာဘ်လာဘမရခြင်း၊ ယသော-အခြွေအရံ
ပေါ်ခြင်း၊ အယသော-အခြွေအရံရှားခြင်း၊ နိန္ဒ္ဒ-
ကဲ့ရဲ့ခြင်း၊ ပသံသာ-ချီးမွမ်းခြင်း၊ သုခံ-ချမ်းသာခြင်း၊
ဒုက္ခံ-ဆင်းရဲခြင်း” လောကဓံတရားတွေကို မြင်
တွေ့ကြရမှာပေါ့။ ဒီလောကဓံတွေကပဲ လောကကို
လျှောက်လှမ်းရာမှာ တွေ့ရမယ့် လမ်းမျက်နှာပြင်
တွေပေါ့။

တစ်နည်းပြောရရင် သံသရာခရီးလမ်းမှာ
ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတွေ ကြုံကြရလေကုန်၏။ ဣဋ္ဌာရုံ
အာရုံက လေးပါး၊ အနိဋ္ဌာရုံအာရုံက လေးပါး၊
ပေါင်းစုပြီး ခြုံပြောလိုက်ရင် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ
နှစ်ပါး၊ အဲဒါကို တစ်ဆင့် ပြန်ပြောလိုက်ရင်
သံသရာခရီးသွားတွေအတွက် အာရုံတွေ ကြုံကြုံ
နေကြလေကုန်၏။ ကောင်းတယ်လို့ သတ်မှတ်တဲ့
အာရုံလဲ ကြုံကြရလေကုန်၏။ မကောင်းဘူးလို့
သတ်မှတ်တဲ့ အာရုံလဲ ကြုံကြရလေကုန်၏။

အရိယာပုဂ္ဂိုလ်တွေက ဘယ်အာရုံပဲကြုံကြုံ
လမ်းလျှောက်တတ်ကြလေကုန်၏။ မယိမ်းမယိုင်
ခိုင်ခိုင်မြဲမြဲ မတုန်မလှုပ် ကိုယ့်လမ်းကို လျှောက်
လှမ်းနိုင်ကြလေကုန်၏။

အရိယာ အရှင်မြတ်တွေက လောကမှာ
လမ်းကောင်းကောင်း လျှောက်တတ်တော်မူကြ
လေကုန်၏။ ဟေ့... လောဘ ဒေါသ မောဟ
ကိလေသာတွေ မဖြစ်တော့၊ ဒီလိုလေး ပြောလိုက်
တော့ တရားအလုပ် အားထုတ်တဲ့အခါမှာ ဘယ်
လိုဘယ်လို ရှု၊ ဘယ်လိုဘယ်ဝါ မှတ်ပြီး အားထုတ်
လို့ ပြောတာထက် ပိုပြီး နားလည်သွားကြစေချင်
ပါတယ်။

ဘာဖြစ်လို့တုန်းဆိုတော့ တရားစခန်းက
အပြန် အိမ်ရောက်ကြလို့ အားထုတ်တဲ့အခါ
ရိပ်သာမှာ ဒီလိုပဲ မှတ်၊ ရှုပြီး အားထုတ်နိုင်ကြပေမဲ့
အိမ်ကြတော့ ဒီလို မှတ် ရှု ထိုင် ဆိုတဲ့အတိုင်း
အားထုတ်လို့ မရကြတော့တာတွေ ရှိကြပါတယ်၊
ဒီအတိုင်း မနေတတ်ကြတော့ပါဘူး။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ တရား
တော်တွေဆိုတာက ဘုရားရှင်ကိုယ်တော်မြတ်
ရှေ့မှောက်မှာလဲ ဟောရင်း၊ နာရင်း အားထုတ်လို့
ရတဲ့ တရားတော်မြတ်ပါ။ အိမ်မှာပဲ နေရင်း၊
ထိုင်ရင်း အားထုတ်လို့ ရနိုင်တဲ့ တရားတော်
မြတ်ပါ။

တရား အားထုတ်တဲ့အခါ အနေအထိုင်၊
အမူအရာ သီးခြားပြောင်းမသွားပါဘူး။ ဝိပဿနာ
တရားအတွက် ပြောနေတာပါ။ ဒါဖြင့် ဘာပြောင်း
သွားသလဲ၊ စိတ်ပြောင်းသွားပါတယ်၊ ဘာပြောင်း
သွားသလဲ။ (စိတ်ပြောင်းသွားပါတယ်ဘုရား)၊ စိတ်
ပြောင်းသွားတယ်၊ ဒါကို ဘယ်တော့မှ မမေ့နဲ့နော်။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်၊ တရား
မတွေ့ရင်၊ တရားမရှိရင် စိတ်ပင်ပန်းတယ်။ တရား
တွေ့ရင်၊ တရားရှိရင် စိတ်မပင်ပန်းကြဘူး။ မနေ
တတ် မထိုင်တတ်ရင် စိတ်ပင်ပန်းတယ်၊ နေတတ်
ထိုင်တတ်ရင် စိတ်မပင်ပန်းတော့ဘူး၊ ဟုတ်လား၊
(ဟုတ်ပါတယ်ဘုရား)။

အို. . သူတော်ကောင်းတို့၊ ဉာဏ်နားလေး
နဲ့ အာရုံပြုကြည့်လိုက်စမ်းပါ။ တရားအလုပ်
အားထုတ်တယ် ဆိုတာ စိတ်ပင်ပန်းခံဖို့လား၊ စိတ်
ချမ်းသာဖို့လား။ (စိတ်ချမ်းသာဖို့ပါဘုရား)၊ တရား
အလုပ်အား ထုတ်တယ်ဆိုတာ ကိုယ်အပင်ပန်းခံ
ဖို့လား ကိုယ်ချမ်းသာဖို့လား၊ (ကိုယ်ချမ်းသာဖို့
ပါဘုရား)၊ ဒီခန္ဓာကိုယ်ကောင်ကြီးနဲ့ ပတ်သတ်လို့
သုံးမျိုးရှိတာပေါ့လေ။ ဒီပရိသတ်တွေ နားလည်
အောင်လို့ ပြောရရင်တော့ ကိုယ်အပင်ပန်းခံတာ
ရယ်၊ ကိုယ်ချမ်းသာတာရယ်၊ ကိုယ်ဇိမ်ကျတာရယ်။

ကိုယ်နဲ့ ပတ်သက်ပြီးတော့ ဘယ်နှစ်မျိုး ရှိ၊
(သုံးမျိုးရှိပါတယ်ဘုရား)၊ ကိုယ်အပင်ပန်းခံတာ
ရယ်၊ ကိုယ်ချမ်းသာတာရယ်၊ ကိုယ်ဇိမ်ကျပြီးနေ
တာရယ်၊ စိတ်ပင်ပန်းခံတာရယ်၊ စိတ်ချမ်းသာတာ
ရယ်၊ စိတ်ဇိမ်ကျတာရယ်။ တရားအားထုတ်တယ်
ဆိုတာ ကိုယ်ပင်ပန်းခံဖို့လဲ မဟုတ်၊ ကိုယ်ဇိမ်ကျ
တာလဲ မဟုတ်၊ ကိုယ်ချမ်းသာဖို့ပါ။ ကိုယ်ချမ်းသာ
အောင် နေရပါမယ်။ ကိုယ်ကောင်ကြီးဇိမ်ကျခံ
နေဖို့လဲ မဟုတ်ပါ။

ယနေ့ည၊ တရားအားထုတ်နည်းကို ရှင်းရှင်း
လွယ်လွယ် မှန်မှန်ကန်ကန် သိအောင် ပြောပေး
လိုက်ပါမယ်။

‘တရားအလုပ် အားထုတ်တယ်’ ဆိုတာ
ကိုယ်ချမ်းသာဖို့၊ စိတ်ချမ်းသာဖို့၊ ကိုယ်ချမ်းသာ
အောင်၊ စိတ်ချမ်းသာအောင် နေတတ်ဖို့ ကြိုးစား
ရမှာပါ။ မပင်ပန်းစေရပါဘူး။ ကိုယ်ချမ်းသာ၊ စိတ်
ချမ်းသာနေတတ်ရင် ရပါပြီ။

ဒါဖြင့် ကိုယ်ချမ်းသာတယ်၊ စိတ်ချမ်းသာ
တယ်ဆိုတာ ဘယ်လိုဖြစ်တတ်သလဲ မေးရင် များ
သောအားဖြင့် စိတ်ဆင်းရဲရင် ကိုယ်ဆင်းရဲတတ်
တာပါပဲ။ ကိုယ်ချမ်းသာရင်လဲ စိတ်ချမ်းသာတတ်
တာပါပဲ။ ‘စိတ်ထောင်းတော့ ကိုယ်ကျေ၊ စိတ်ပျို
တော့ ကိုယ်နု’လို့ ဆိုရိုးစကားတွေက ရှိတာကိုး၊
ဒါတွေကတော့ ယေဘုယျတွေပါ။

အဓိကအားဖြင့်တော့ ကိုယ်ချမ်းသာချင်ရင်
အနေတတ်ရတယ်၊ အသွားတတ်ရတယ်။ အထိုင်
တတ်ရတယ်။ အရပ်တတ်ရတယ်၊ အလျှောက်

တတ်ရတယ်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာ
ပုတ်လေးပါး ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကောင်ကြီး
အတွက် နေတတ် ထိုင်တတ်ရပါတယ်။

ကိုယ်ချမ်းသာချင်ရင် ဣရိယာပုတ်လေးပါး
သင့်တင်မျှတအောင် နေတတ်ရတယ်တဲ့၊ ဘာတဲ့။
(ဣရိယာပုတ်လေးပါး မျှတအောင် နေတတ်ရပါ
တယ်ဘုရား)၊ တကယ်လို့ မိမိက တစ်နာရီပဲ
ထိုင်နိုင်ပါတယ် ဆိုပါလျက်နဲ့ ကြာကြာ သုံးလေး
နာရီထိုင်နေရင် အဲဒါ အနေမတတ်ဘူးလို့ ခေါ်
တာပေါ့။

ကိုယ့်ခန္ဓာကိုယ်ကောင်ကြီးကို အပင်ပန်း
ခံပြီးနေတာ၊ မနိုင်တာတွေကို လိုက်လုပ်တာ။ ခန္ဓာ
ကိုယ်ကို အရင်းတည် ဆင်းရဲခံပြီး မဖြစ်နိုင်တာ
တွေကို အတင်းအဓမ္မ လိုက်လုပ်နေတာတွေ
ရှိတယ်၊ အနေမတတ်ကြတဲ့ ပုဂ္ဂိုလ်တွေပေါ့၊ အဲဒီ
လိုပုဂ္ဂိုလ်မျိုးကို တရားအားထုတ်တတ်တယ် ခေါ်
မလား၊ အားမထုတ်တတ်ဘူး ခေါ်မလား၊ (အား
မထုတ်တတ်ဘူးလို့ ခေါ်ပါတယ်ဘုရား)။

မိမိတို့ဉာဏ်နဲ့ စဉ်းစားကြည့်ပါနော်၊ တစ်ချို့က တစ်နာရီ ထိုင်နိုင်တယ်၊ ထိုင်နိုင်ရင် ထိုင်ပါ။ တစ်ချို့က နှစ်နာရီ သုံးနာရီ ထိုင်နိုင်တယ်၊ ထိုင်နိုင်ရင် ထိုင်ပေါ့၊ မထိုင်နိုင်ရင် မထိုင်နဲ့လေ၊ ဒါပဲ ရှိတာပဲ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ထိုင်နိုင်တဲ့စွမ်းရည်ချင်း၊ ရပ်နိုင်တဲ့စွမ်းရည်ချက်က မတူပါဘူး။

ဦးပဉ္စင်းတို့ ကျေးဇူးတော်ရှင် ဓမ္မဒူတ ဆရာတော်ဘုရားကြီးနှင့် ဟိုး . . . စစ်ကိုင်း ရွှေဟင်္သာ ဆရာတော်ဘုရားကြီးကျောင်းတိုက်ဆီမှာ (၇) ရက်စခန်း ဖွင့်ဖူးပါတယ်၊ စစ်ကိုင်းမြို့က ရွှေဟင်္သာ ကျောင်းနဲ့ကျောက်စိမ်းကျောင်းတိုက်မှာ တရားစခန်းနှစ်ခုကို တစ်ပြိုင်တည်း ကျင်းပတယ်။

ဆရာတပည့်နှစ်ပါး ဟိုသွားလိုက်၊ ဒီသွားလိုက်နဲ့ ဒီလိုပဲ အလှည့်နဲ့ ဟောပေးရတာပေါ့၊ အဲဒီတရားစခန်းတုန်းက ဒါယကာကြီး တစ်ယောက် ကြုံရတယ်၊ အဲဒီဒါယကာကြီးက တရုပ်အမျိုးသားကြီး၊ တရုပ်လို ခပ်ဝဲဝဲ ပြောတာပေါ့လေ၊ တရုပ်

ဝဲဝဲပြီး ပြောတာ၊ ပြောတဲ့စကားကတော့ ဗမာ စကားပဲပေါ့။

အဲဒီစစ်ကိုင်းမြို့က ကျောက်စိမ်းတိုက် တရားစခန်းမှာ သူတရားအားထုတ်တော့ သုံးရက် လောက်လည်းကြရော အထုပ်တွေ ပြင်ပြီးတော့ ပြန်တော့မလို့တဲ့၊ ပြန်ချင်လွန်းလို့၊ (၁၀) ရက် စခန်းအတွင်းမှာပဲ ဆရာတော်ဆီ လာလျှောက် တယ်၊ (ဆရာတော်ပြန်မယ်တဲ့)၊ (ဟ - ဒါယကာ ကြီး ဘာလို့ပြန်မှာလဲ) ဆိုတော့ (အို . . . နှစ်ခါရှုံး တယ်တဲ့)။

‘ဟာ . . . ဘာနှစ်ခါ ရှုံးတာလဲ၊ ပြော’လို့ ဆိုတော့၊ ‘အရှင်ဘုရားပဲ တွတ်ကြည့်လေ၊ အိမ်မှာ စီးပွားပျက်လို့ တစ်ခါရှုံးတယ်၊ အခု တရားထိုင် ရတာ ညောင်းတော့ တစ်ခါရှုံးတယ်’တဲ့၊ ဘယ်နှစ် ခါရှုံးလဲ၊ (နှစ်ခါပါဘုရား)။ ဒီလူတွေ တရား အားမထုတ်ဖူးဘူးလား၊ အားထုတ်ဖူးလား၊ (အား ထုတ်ဖူးပါတယ်ဘုရား)၊ ဘယ်နှစ်ခါ ရှုံးလဲ။

အဲဒီမှာ တရုပ်ကြီးက စီးပွားမရ တစ်ခါ ရှုံး၊ တရားအားထုတ်တော့ လူလဲ ပင်ပန်း တစ်ခါ

ရှုံး၊ ဘာမှလည်း မဖြစ်၊ အကျိုးမရှိဘူး၊ ပြန်မယ်တဲ့၊
လူလည်း ပင်ပန်းသေး၊ စိတ်လည်း ပင်ပန်းသေး
နှစ်ခါရှုံးတယ်၊ ပြန်မယ်တဲ့။

အဲဒီတော့ ကျေးဇူးတော်ရှင် ဓမ္မဒူတ ဆရာ
တော်ကြီးက 'ဒါယကာကြီး ဘာအလုပ်လုပ်လဲ
ပြော' ဆိုတော့၊ 'ဟာ. . တပည့်တော်က သွားစိုက်
ဆရာဝန်'တဲ့၊ ဘာတဲ့၊ (သွားစိုက်ဆရာဝန်ပါ
ဘုရား)၊ သွားစိုက်ဆရာဝန်ဆိုတော့ ထိုင်နေတာ
များလား၊ ရပ်နေတာများလား၊ လမ်းလျှောက်နေ
တာ များလား၊ (ရပ်လိုက် လမ်းလျှောက်လိုက်
များပါတယ် ဘုရား)။

အဲ. . ရပ်လိုက်၊ လမ်းလျှောက်လိုက်နဲ့ ထိုင်
ရတယ်မှ မရှိဘဲ။ သွားစိုက်တဲ့သူ များလို့ရှိရင်
ရပ်လိုက်၊ လမ်းလျှောက်လိုက် တောက်တောက်
တောက်တောက်နဲ့ သွားကို ခေါက်လိုက်၊ ဟိုဟာ
စစ်လိုက်၊ ဒီဟာစစ်လိုက်၊ ဒီလို လုပ်နေတာကိုး။
သွားစိုက် ဆရာဝန်လို့လဲ ပြောလိုက်ရော. . .
ဆရာတော်က 'ဪ. . . ဒါယကာကြီး၊ အဲဒီလို
ဆိုရင် မထိုင်နဲ့' တဲ့။

‘ဟ - တရားက မထိုင်လို့ ရသလား’တဲ့၊
‘ရတယ် ဒါယကာကြီး၊ မထိုင်လဲ တရားက ရနိုင်
ပါတယ်၊ ကိုယ်နဲ့အဆင်ပြေအောင် နေတတ်ဖို့
သာ အဓိကပါ။ ထိုင်တာက ဒါယကာကြီးနဲ့ အဆင်
မပြေဘူး’တဲ့။

ဒါယကာကြီး ကြာကြာထိုင်တော့ မညောင်း
ဘူးလားတဲ့။ ‘ညောင်းတာပေါ့ သေလုရောပဲ’တဲ့၊
မနာဘူးလားတဲ့၊ ‘နာတာပေါ့၊ ဘာပြောကောင်း
မလဲ’တဲ့။ ဒါကြောင့် အိမ်ပြန်မလို့တဲ့။

‘အား အဲဒါကြောင့်တော့ မပြန်ပါနဲ့၊ မထိုင်
ချင်လို့တော့ မပြန်ပါနဲ့၊ ဒါယကာကြီး ဒီလို လုပ်ပါ
လား’တဲ့၊ ဆရာတော်ကြီးက သေသေချာချာ လုပ်
ပြတယ်၊ ဆရာဝန်ဆိုတော့ လက်ကောက် ဝတ်မှာ
သွေးတိုး စမ်းကြည့်သလို စမ်းခိုင်းတယ်။

စမ်းခိုင်းတော့ ဒုတ်ဒုတ်နဲ့ သွေးတွေလည်
ပတ် သွားနေတာလေး၊ လှုပ်နေတာလေးကို တွေ
တာပေါ့၊ ဒါယကာကြီးမှာ ဒိတ်ဒိတ်ကလေးဖြစ်ဖြစ်
အဲဒီနေရာလောက်လေးမှ တိုးနေတာလေး ဖြစ်

ဖြစ်၊ ဘာလေးဖြစ်ဖြစ် ဖြစ်နေတာကို မကြည့်နိုင်ဘူး လားဆိုတော့၊ ဟာ.. ဒီလောက်တော့ ကြည့်နိုင် တာပေါ့၊ မထိုင်ရရင်ပြီးရော’

‘ဟုတ်ပြီ၊ အဲဒါလေးကို ကြည့်နိုင်မယ်ဆိုရင် မထိုင်နဲ့၊ ဒီတစ်နေရာမှာ သိတာလေးကို လမ်းလျှောက်ရင်းနဲ့ ကြည့်၊ အဲဒီနေရာလေးကို ကြည့်နေပါ’လို့ ပြောပေးလိုက်တယ်။

အဲဒီတော့ တရုပ်ကြီးကလေ လမ်းလျှောက်ရင်းနဲ့ သိသာနေတဲ့ နေရာလေးကို ကြည့်ယင်း ကြည့်ယင်းနဲ့ လမ်းလျှောက်သွားတာ၊ ဘယ်ရောက်သွားလည်းဆိုလို့ရှိရင် ဟို-စစ်ကိုင်းတောင်ထိပ် ဆွမ်းဦးပုညရှင်ဘုရားကို ရောက်သွားတယ်။ လူလဲ မပန်း၊ စိတ်လဲမပန်းဘူးတဲ့။ သူနဲ့အဆင်ပြေတဲ့ ဣရိယာပုတ်နဲပ နေတတ်သွားတာကိုး။

တရားစခန်းက စစ်ကိုင်းတောင်ခြေမှာ စစ်ကိုင်းတောင်ခါးပန်းမှာ၊ တရားစခန်းကနေ တဖြည်းဖြည်း လျှောက်ရင်း လျှောက်ရင်းနဲ့ သူ့သတိလေးတော့ ထားတာပေါ့၊ ဆွမ်းဦးပုညရှင် ဘုရားအထိ

ရောက်သွားတာ၊ မမောမပန်းနဲ့ အဲဒီကနေ ပြန်လှည့်လာတယ်။

ကျောင်းပြန်ရောက်တော့ ဆရာတော်ဆီ လာပြီး လျှောက်တယ်၊ ‘ဟုတ်သွားပြီ၊ မပြန်တော့ဘူး’တဲ့၊ လမ်းလျှောက်ရတာပဲ ကောင်းတယ်၊ မောလဲ မမောဘူး၊ ဘုရားလဲ ဖူးရတယ်၊ တရားရှုရတာလဲ အဆင်ပြေတယ်၊ ထိုင်ပြီး မှတ်နေလို့ ကတော့ စိတ်ညစ်တာနဲ့ ညောင်းတာနဲ့ သေလိမ့်မယ်တဲ့။

တရားအလုပ် အားထုတ်ဖို့ဆိုတာ သင့်တင့်လျောက်ပတ်တဲ့ ဣရိယာပုတ်တွေ နေတတ်ဖို့ အရေးကြီးပါတယ်၊ ကိုယ်အပင်ပန်းခံနိုင်ဖို့ထက် ကိုယ်နဲ့သပ္ပာယ်မျှတာနဲ့ နေတတ်ဖို့က အရေးကြီးပါတယ်၊ ‘ဣရိယာပထ သုခသေဝနတာ’တဲ့၊ တရားရကြောင်းတစ်ပါးအနေနဲ့ ချမ်းချမ်း သာသာ နေရမယ်၊ ချမ်းသာတဲ့ ဣရိယာပုတ်ကို မှီဝဲရမယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလဲ မိန့်ထားတာကိုး။

ကိုယ်နဲ့ ထိုင်တာနဲ့ ကိုက်သလား၊ ကိုယ်နဲ့
ရပ်တာနဲ့ ကိုက်သလား၊ ကိုယ်နဲ့လမ်းလျှောက်တာနဲ့
ကိုက်သလား၊ ကိုယ့်ကိုယ်ကိုယ် သတိထားမိဖို့က
အရေးကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် အသိဆုံး
မဟုတ်ဘူးလား၊ (ဟုတ်ပါတယ်ဘုရား)၊ ဟုတ်
တယ်၊ ကိုယ့်ကိုယ်ကို ချမ်းသာနေရဲ့လားလို့ သိဖို့က
အရေးကြီးတာပဲ၊ စာထဲမှာ ထိုင်မှသာ တရား
ရတယ်လို့လဲ မပါဘူး။ ရပ်မှ တရားရမယ်လို့လဲ
မပါဘူး၊ လျောင်းမှ တရားရမယ်လို့လဲ မပါဘူး၊
လမ်းလျှောက်မှ တရားရမယ်လို့လဲ မပါဘူး။
ဣရိယာပုတ်လေးပါးစလုံး အချိန်မရွေး တရားထူး
ရနိုင်တယ်လို့ပဲ ပါတယ်။ ဣရိယာပုတ် သပ္ပာယ်
မျှတရမယ်လို့ ပါတယ်။

ဦးပဉ္စင်းတို့ စဉ်းစားကြည့်တယ်။ သူက
သွားစိုက်ဆရာဝန် ဆိုတော့ အဲဒီလိုပဲ လည့်ပတ်ပြီး
တော့၊ လမ်းလျှောက်ပြီးတော့၊ လူနာကို လှည့်
ပတ်ပြီး သေချာစိစစ် ကြည့်ရတာဆိုတော့ ဆရာ
တော်ဘုရားကြီးက အဲဒီလို လမ်းလျှောက်ရင်း
အားထုတ်နည်း သင်ပေးလိုက်တာ မကောင်းဘူး

လား၊ ကောင်းလား၊ (ကောင်းပါတယ်ဘုရား)၊
အဆင်မပြေဘူးလား၊ ပြေလား၊ (ပြေပါတယ်
ဘုရား)။

မော်တော်ပီကယ် လမ်းပြပုလိပ် ဆိုရင်
ဘယ်လိုလုပ်မလဲ၊ စဉ်းစား၊ ယောဂီကသာ တရားပြ
တဲ့ဆရာဆိုရင် မော်တော်ပီကယ်ကို ထိုင်ခိုင်း
မလား၊ (မထိုင်ခိုင်းပါဘုရား)၊ အေးပေါ့၊ ဘယ်ထိုင်
ခိုင်းလို့ ရမလဲ၊ သူတို့က သူတို့အဆောင်လေးထဲမှာ
ခြေထောက်ချပြီး ထိုင်နေတာ ခဏပဲ ရှိတယ်။
များသောအားဖြင့် မတ်တပ်ရပ်ပြီး နေရတာက
အကြာကြီးပါ။ မတ်တပ်ရပ်တာပဲ များတာပေါ့။
မော်တော်ပီကယ်ဆိုရင် မတ်တပ်ရပ်ပြီး အားထုတ်
ခိုင်းပေါ့၊ ဟုတ်လား။

တကယ်တမ်း ကိုယ်အပင်ပန်း မခံနိုင်လို့
ရှိရင် ဣရိယာပုတ်ကို သေချာ ရွေးပြီးတော့
ကိုယ်နဲ့သင့်တော်မဲ့ ဣရိယာပုတ်နဲ့ နေရတယ်တဲ့။
ကိုယ်နဲ့မကိုက်တဲ့ ဣရိယာပုတ်နဲ့ နေရင် ကိုယ်
မပင်ပန်းဘူးလား၊ ပင်ပန်းလား၊ (ပင်ပန်းပါတယ်
ဘုရား)၊ ကိုယ်ပင်ပန်းမှုကို ဘယ်တော့မှ မခံနဲ့၊

တရားအားထုတ်နည်း မှန်ရင် ဘယ်တော့မှ ကိုယ်
မပင်ပန်းဘူး'တဲ့။

ကိုယ်ပင်ပန်းရင် စိတ်ပါ ပင်ပန်းတယ်တဲ့။
မနေတတ်၊ မထိုင်တတ်တော့ ကိုယ်ပင်ပန်းရင်
စိတ်ပါ ပင်ပန်းတယ်။ အဲဒါကိုတော့ သဘော
ပေါက်စေချင်ပါတယ်။

ကဲ... ဒီလို မေးကြည့်မယ်၊ ဒီလူတွေကို။
သွားစိုက်ဆရာဝန်တစ်ယောက်ဟာ လမ်းလျှောက်
တာနဲ့ မသင့်တော်ဘူးလား၊ (သင့်တော်ပါတယ်
ဘုရား)၊ ရပ်တာနဲ့ မသင့်တော်ဘူးလား။ (သင့်တော်
ပါတယ်ဘုရား)၊ ဟင်း - ဟုတ်ပြီ၊ မော်တော်
ပီကယ်ကြတော့ ရပ်တာနဲ့ မသင့်တော်ဘူးလား၊
(သင့်တော်ပါတယ်ဘုရား)၊ ယောဂီကြတော့ ကော၊
ကဲ... ဒီလို မေးကြည့်မယ်။ တရားနာနေတဲ့
ပုဂ္ဂိုလ်တွေ မိမိတို့က လျောင်းတာနဲ့ သင့်တော်
လား၊ ထိုင်တာနဲ့ သင့်တော်လား၊ ရပ်တာနဲ့ သင့်
တော်လား၊ လမ်းလျှောက်တာနဲ့ သင့်တော်လား၊
(မသိပါဘုရား)။

ကဲ. . ကိုယ့်ကိုယ်ကိုယ် ဘာနဲ့သင့်တော်
 သလဲလို့ မသိဘူးသေးရင် သိအောင် ကြိုးစားနော်၊
 ကုရိယာပုတ်လေးပါးစလုံးနဲ့ အားထုတ်ဖူးအောင်၊
 နေဖူးအောင် နေကြည့်ရမယ်၊ နေကြည့်လို့ အဖြေ
 သိရင်ပြီးတာပဲ။ ဦးပဉ္စင်းတို့အတွက်က ဘာနဲ့သင့်
 တော်လဲ ဆိုတော့ လျောင်းတာနဲ့ သင့်တော်တယ်။
 ခါးလျားကြီးက ရှည်တာကိုး။ ဖဲသမားဆိုရင်
 (ထိုင်တာနဲ့ သင့်တော်ပါတယ်ဘုရား)၊ အဲဒါ သူတို့
 ပြောတာ၊ အဲဒါသူတို့ ပြောတာ။

ဒုဂ္ဂမေ ဝိသမေ ဝါပိ၊
 အရိယာ ဂစ္ဆန္တိ ကာ မဒ။
 အနရိယာ ဝိသမေ မဂ္ဂေ၊
 ပပတန္တိ အဝံသိရာ။
 အရိယာနံ သမော မဂ္ဂေါ၊
 အရိယာ ဟိ ဝိသမေ သမာ။

ကာမဒ-ကာမဒနတ်၊ အရိယာ-အရိယာ
 ပုဂ္ဂိုလ်တို့သည်၊ ဂစ္ဆန္တိ-သွားတတ်ကြလေကုန်၏။
 ဒုဂ္ဂမေ ဝိသမေ မဂ္ဂေ-လမ်းကလည်းမကောင်း၊

မညီလဲ မညီမညွတ်လမ်း မဖြစ်သေးလမ်း မဟုတ်
သေးရာ၌လည်း၊ အရိယာပုဂ္ဂိုလ်တို့သည် သွား
တတ်ကြလေကုန်၏။ လျှောက်တတ်ကြလေကုန်၏။

အို . . . သူတော်ကောင်းတို့၊ အောက်
ထစ်ဆုံးအနေနဲ့ မိမိတို့တစ်တွေက အရိယာတွေ
မဟုတ်သေးပါ။ ပုထုဇဉ်သဘာဝအနေနဲ့ တရား
အားထုတ်မယ်ဆိုရင် ကိုယ့်ပယောဂကြောင့် ကိုယ်
မပင်ပန်းအောင် နေတတ်ကြရပါတယ်။ ဘာမပင်
ပန်းအောင် နေတတ်ကြရမလဲ။ (ကိုယ်မပင်ပန်း
အောင် နေတတ်ကြရပါမယ်ဘုရား)၊ ကိုယ့်ပယောဂ
ကြောင့် ကိုယ်ပင်ပန်းပြီးတော့ နေရင် ဘယ်
လောက်ထိ ဒုက္ခရောက်ရသလဲ၊ တွက်ကြည့်ပေါ့။
ကိုယ်မပင်ပန်းအောင်လဲ နေတတ်ရတယ်၊ စိတ်
မပင်ပန်းအောင်လဲ နေတတ်ရတယ်တဲ့၊ (မှန်လှ
ပါဘုရား)၊ 'စိတ်မပင်ပန်းအောင် ဘယ်လို နေ
မလဲ'တဲ့။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး မထွန်းပေါ်
စဉ်တုန်းက တစ်ချို့တစ်ချို့ပုဂ္ဂိုလ်တွေက စိတ်ဆို
တာတွေကို ရှိမှန်း သိရှိကြပါတယ်၊ စိတ်ဆင်း

ရဲ့ စိတ်ပင်ပန်းတာကိုပဲ သိကြပါတယ်။ ဘာလို့ စိတ်ပင်ပန်းတာလဲဆိုရင် သူတို့အထင်က အာရုံတွေ နှောက်ယှက်ဖျက်ဆီးတာ ခံရလို့ပဲ စိတ်ပင်ပန်းတယ်၊ ထင်ကြီးတယ်၊ တကယ်ကတော့ ကိလေသာတွေ နှောက်ယှက်ဖျက်ဆီးတတ်၊ နှိပ်စက်တတ်လို့လဲ စိတ်ပင်ပန်းတတ်ပါသေးတယ်၊ အဲဒီလို စိတ်ပင်ပန်းတာကို အကြောင်းနှစ်မျိုး သိကြပါတယ်၊ ဘယ်နှစ်မျိုးသိလဲ၊ (နှစ်မျိုးပါဘုရား)။

အခု ယောဂီတွေမှာလည်း စိတ်မပင်ပန်းဘူးလား၊ ပင်ပန်းလား၊ (ပင်ပန်းပါတယ်ဘုရား)၊ ကိုယ်ရော မပင်ပန်းဘူးလား၊ (ပင်ပန်းပါတယ်ဘုရား)၊ ကိုယ်လဲ ပင်ပန်းတယ်၊ စိတ်လဲ ပင်ပန်းတယ်၊ အဲဒီ ကိုယ်ပင်ပန်း စိတ်ပင်ပန်းခံနေရတာက ကိုယ်ပင်ပန်းခံချင်လို့ခံတာလား၊ သူများတွေက ခိုင်းလို့ ပင်ပန်းခံတာလား၊ (သူများတွေ ခိုင်းလို့ပါလို့ဘုရား)။

ဘယ်သူ ခိုင်းတာလဲ၊ သေချာစဉ်းစားနော်၊ ဒီလူတွေက ကိုယ်ပင်ပန်းချင်လား၊ ကိုယ်ချမ်းသာချင်လား၊ (ကိုယ်ချမ်းသာချင်ပါတယ်ဘုရား)။

စိတ်ပင်ပန်းချင်လား၊ စိတ်ချမ်းသာချင်သလား၊
(စိတ်ချမ်းသာချင်ပါတယ်ဘုရား)။

အင်း - ဒါဖြင်ရင်လဲ နေလိုက်ပေါ့၊ ကိုယ်
ချမ်းသာအောင်၊ စိတ်ချမ်းသာအောင် နေလိုက်
ပေါ့။ ဒါပေမယ့် အဲဒီလို နေလို့ရမှာ မဟုတ်ဘူး၊
ဘယ်လိုဖြစ်နေလို့လဲ ဆိုတော့ကာ တစ်ချို့တစ်ချို့
ရုံးအလုပ်သမား ဆိုလို့ရှိရင် အထက်အရာရှိက
ခိုင်းလေလေ သူတို့က သဘောကျလေလေ၊
အခိုင်းခံရတယ်ဆိုကတည်းက ကိုယ်နဲ့ စိတ်ဟာ
ချမ်းသာမှာလား၊ ပင်ပန်းမှာလား၊ (ပင်ပန်းမှာပါ
ဘုရား)။

အဲဒီလိုပဲ အထက်အရာရှိက၊ သူဌေးက
ကိုယ့်ကို ခိုင်းနေတဲ့သူကို အလွန်ပဲ ကျေနပ်နေကြ
တယ်၊ ကိုယ့်အိမ်မှာလည်း ကိုယ်ပင်ပန်းဘူးလား၊
ပင်ပန်းသလား၊ (ပင်ပန်းပါတယ်ဘုရား)၊ ခိုင်းတဲ့သူ
မရှိဘူးလား၊ ရှိသလား၊ ဟော-ဒါကျတော့ မပြော
ရဲတော့ဘူး၊ သူက ခိုင်းလို့ ကိုယ်ပင်ပန်းကြရတာပါ၊
ကိုယ်က ခိုင်းလို့ သူပင်ပန်းကြရတာပါ။

သူက ကိုယ့်ခိုင်း၊ ကိုယ်က သူ့ခိုင်း၊ နင်က
ငါ့ခိုင်း၊ ငါက နင့်ခိုင်း၊ ခိုင်းနေ အခိုင်းခံနေရတာ
တွေကိုပဲ သဘောကျ၍ နေကြလေကုန်၏။ ဒါတွေ
ကြောင့် ပင်ပန်းရတာကို သူတို့ မသိကြပါပေ။

အို . . သူတော်ကောင်းတို့ အိမ်မှာနေ
တော့လဲ ကိုယ်ပင်ပန်းပါတယ်၊ စိတ်ပင်ပန်းပါတယ်၊
ကျောင်းမှာ၊ ရိပ်သာမှာ နေတော့လဲ၊ ဆိုလိုတာက
ကိုယ်လဲ ပင်ပန်းတယ်၊ စိတ်လဲ ပင်ပန်းတယ်ဆို
ရင် အဲဒါ ကိုယ်မနေတတ်လို့ ပင်ပန်းတာ၊ စိတ်
မနေတတ်လို့လဲ ပင်ပန်းတာ ဖြစ်ပါတယ်၊ အပင်
ပန်းမခံပါနဲ့၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်
အောင်နေလိုက်စမ်းပါ။ ကဲ - ဘယ်လို နေရမလဲ၊
(ကိုယ်ချမ်းသာ စိတ်ချမ်းသာအောင် နေရပါမယ်
ဘုရား)၊ ဟုတ်ကဲ့လား။

ကိုယ်ချမ်းသာအောင်က ဘယ်လို နေရ
သလဲ ဆိုရင် ထိုင်သင့်သလောက်ထိုင်၊ ရပ်သင့်
သလောက် ရပ်၊ သွားသင့်သလောက် သွား၊
လျှောက်သင့်သလောက် လျှောက်၊ လျောင်း ထိုင်
ရပ် သွား လေးပါးဣရိယာပုတ်ကို မျှမျှတတ

နေတာကို ကိုယ်ချမ်းသာအောင် နေတတ်တယ်လို့
ခေါ်ပါတယ်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်ပင်
လျှင် တောက်လျောက် ထိုင်တာ ရပ်တာ လှဲတာ
လျောင်းတာ မဟုတ်ဘူး၊ အမြဲတမ်း တောက်
လျောက် ထိုင်နေတာမျိုး မဟုတ်ဘူးတဲ့၊ လျောင်း
ထိုင် ရပ် သွား လေးပါးဣရိယာပုတ် မျှတအောင်
နေတာ ထိုင်တာပါ။ ဣရိယာပုတ်တစ်ခု အညောင်း
အညာ ဖြစ်တာနဲ့ နောက်ဣရိယာပုတ်တစ်ခု
ပြောင်းလိုက်ပြင်လိုက်တာပါ။

ကိုယ်ပင်ပန်းမခံဘူးပေါ့၊ ကိုယ်ပင်ပန်း မခံ
ချင်လို့ရှိရင် ဣရိယာပုတ်ကို နေတတ်အောင်နေ၊
စိတ်ပင်ပန်းမခံချင်ရင်၊ စိတ်မနေတတ်လို့ စိတ်
ပင်ပန်းတာကို သဘောပေါက်လိုက်စမ်းပါ။ တစ်ချို့
တစ်ချို့က ထင်ကြလေကုန်၏။

အာရုံတွေအမျိုးမျိုးက နှောင့်ယှက်လို့ မိမိ
စိတ် ပန်ပန်းဆင်းရဲ ဒုက္ခရောက်တယ်လို့၊ တကယ်
တမ်းက ကိလေသာနှောင့်ယှက်လို့သာ စိတ်ပင်ပန်း

နေကြရတာပါ။ ဒါပေမဲ့ တရားနာတဲ့သူတွေ သဘောက်ပေါက်ရုံလောက် ပြောရရင် အာရုံ နှောင်ယှက်လို့နဲ့၊ ကိလေသာတွေ နှောင့်ယှက်လို့ စိတ်ပင်ပန်းကြရပါတယ်။

စိတ်ပင်ပန်းအောင် လုပ်တာ ဘယ်နှစ်မျိုး လဲ၊ (နှစ်မျိုးပါဘုရား)၊ တရားနာ ပရိသတ်တွေ ဗဟုသုတ အများကြီးရှိပါတယ်၊ ဖြေကြပါ။ မိမိ စိတ်ပင်ပန်းတာ အာရုံတွေ နှောက်ယှက်လို့လား၊ ကိလေသာ နှောက်ယှက်လို့လား၊ (နှစ်မျိုးလုံးပါ ဘုရား)။

ကဲ - အခု တရားနာတဲ့ အချိန်မှာရော စိတ် ပင်ပန်းသေးလား၊ (မပင်ပန်းပါဘုရား)၊ ဟုတ်လား၊ တရားနာတဲ့အချိန်နဲ့ အိမ်မှာနေတဲ့အချိန်ကို ယှဉ် ကြည့်ရအောင် ကဲ - အိမ်မှာ မျက်လုံးဖွင့်လိုက် တာနဲ့ အာရုံတွေ မမြင်ဘူးလား၊ မြင်လား၊ (မြင်ပါတယ်ဘုရား)။ မမြင်ချင်တာတွေကို မြင် လိုက်တော့ စိတ်ပင်ပန်း ရောပေါ့။ နားလေးတွေ စွင့်လိုက်တာနဲ့ မကြားဘူးလား၊ ကြားလား၊ (ကြား

ပါတယ်ဘုရား)။ မကြားချင်တာတွေကို ကြားတော့
စိတ်ပင်ပန်းရောပေါ့။

မြင်စရာ အဆင်းအာရုံကြောင့် မြင်လို့
လည်းပဲ စိတ်ပင်ပန်းကြလေကုန်၏။ ကြားစရာ
အသံအာရုံကြောင့်ကြားလို့လဲပဲ စိတ်ပင်ပန်းကြ
လေကုန်၏။ နံစရာအနံ့အာရုံကြောင့် နံလို့လဲပဲ
စိတ်ပင်ပန်းကြလေကုန်၏။ စားစရာ အရသာ
အာရုံကြောင့် စားလို့လဲပဲ စိတ်ပင်ပန်းကြလေ
ကုန်၏။ ထိစရာ အတွေ့အထိအာရုံကြောင့် ထိလို့
လဲပဲ စိတ်ပင်ပန်းကြလေကုန်၏။ များသောအား
ဖြင့် အဲဒီလိုပဲ အာရုံကြောင့်သာ စိတ်ပင်ပန်း
တယ်လို့ ထင်ကြလေကုန်၏။ အဲဒီလိုပဲ ပြောလိုက်
ကြပါစို့။

စိတ်ပင်ပန်းရတာကို အာရုံကြောင့် ထင်
တယ်၊ အာရုံနှိပ်စက်လို့သာ စိတ်ပင်ပန်းတယ်၊
အဲဒီလိုပဲ ထင်နေကြလေကုန်၏။ အဲဒီလိုထင်ကြ
ရင် အာရုံဆိုးနှိပ်စက်လို့ စိတ်ပင်ပန်းတာလား၊
အာရုံကောင်းနှိပ်စက်လို့ စိတ်ပင်ပန်းတာလား၊
အဲဒါ စဉ်းစားကြည့်ပေါ့။

အာရုံဆိုးလို့ခေါ်တဲ့ အနိဋ္ဌာရုံက နှိပ်စက်
လို့သာ စိတ်ပင်ပန်းတာလို့ လူတွေက ထင်ကြလေ
ကုန်၏။ အဲဒီလို ထင်ကြတဲ့အတွက်ကြောင့်
အနိဋ္ဌာရုံဆိုတဲ့ အာရုံဆိုးကို 'ရှောင်ပါ၊ ရှောင်ပါ'
ဆိုပြီး ကျင့်ကြလေကုန်၏။

နောက်ပြီး ဘာကို ကြုံအောင် ကျင့်ကြသလဲ
ဆိုလို့ရှိရင် ဣဋ္ဌာရုံ အာရုံကောင်းကို ဆုံအောင်၊
ရအောင်၊ အလိုပြည့်အောင် ကျင့်ကြလေကုန်၏။
အခု တရားနာနေကြတဲ့ သူတော်ကောင်းပရိသတ်
တွေကတော့ အထဲမှာ ကောင်းတဲ့အာရုံ မကောင်း
တဲ့အာရုံ ဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံကိုတော့ ခွဲခွဲခြားခြား
သိကြပါတယ်။

ဒီလူတွေဟာ တစ်နေ့ တစ်နေ့ ဣဋ္ဌာရုံလို့
ခေါ်တဲ့ ကောင်းတဲ့အာရုံကြီးကိုပဲ လိုက်ရှာနေ
လား၊ လိုက်မရှာဘူးလား၊ (ရှာပါတယ်ဘုရား)၊
အကုသိုလ်နဲ့ရှာတာမျိုးကိုတော့ ထည့်ပြီး မပြောလို့
တော့ပါ။ တရားရှာနေပါတယ်ဆိုတဲ့ တကယ့်
ဘာဝနာတရားအလုပ် အားထုတ်တဲ့ချိန်မှာကိုပဲ

ကြည့်လိုက်စမ်းပါ။ ဣဋ္ဌာရုံလို့ ထင်ရတဲ့ အာရုံ
ကောင်းကိုပဲ လိုက်ရှာနေတတ်ကြပါတယ်။

ဘာဝနာအလုပ်ဆိုတာ သမထ ဝိပဿနာ
နှစ်မျိုးရှိပါတယ်။ သမထ ဆိုတာ ဘာလဲလို့ မေးရင်
အာရုံကောင်းကို ကြည့်နေတာ၊ ကြည့်စရာလို့
ကိုယ်သတ်မှတ်ထားတဲ့ အာရုံကို ကြည့်နေတာဟာ
သမထဘာဝနာပါ။ အာရုံမကောင်းတာကို ဆုံမှာ
ကြောက်ပြီးတော့၊ ကိုယ်မကြည့်လိုတဲ့ အာရုံကို
ဆုံမှာ ကြောက်ပြီးတော့ ဘာကို ရှာတာလဲ ဆိုရင်
အာရုံကောင်းကို ရှာတာပါပဲ။

ကိုယ်ရှာတဲ့၊ ကိုယ်သတ်မှတ်ပြီး ကြည့်နေတဲ့
ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို တွေ့နေရလို့ စိတ်
မပင်ပန်းရင် သမထဘာဝနာပါပဲ။ သဘောပေါက်
လား၊ (သဘောပေါက်ပါတယ် ဘုရား)။ အာရုံ
ကောင်းကို ရှာပြီး အာရုံကောင်းနဲ့တွေ့ပြီး စိတ်
ပင်ပန်းမခံရင် သမထလို့ ဒီလိုပဲ အကြမ်းဖျင်း ပြော
ထားလိုက်ချင်ပါတယ်။

တစ်နည်း ပြောမယ်ဆိုရင် စိတ်ကလေး
ညစ်စရာ၊ ရှုပ်စရာလို့ ထင်ထားတဲ့ အနိဋ္ဌာရုံ

အာရုံတွေထဲမှာ စိတ်ကို အာရုံဆီ မရောက်၊ အာရုံ
မပြုစေဘဲနဲ့ မိမိရဲ့စိတ်ထဲမှာ ကောင်းမြတ်၊ သန့်စင်
သန့်ရှင်းတဲ့ အာရုံကောင်း ကုဋ္ဌာရုံ၊ အတိကုဋ္ဌာရုံ
တွေ ပေါ်ပေါ်လာပြီး နေတာဟာ သမထပါပဲ။
အခု တရားနာနေတဲ့ သူတော်ကောင်းတွေက
ဗုဒ္ဓါနုဿတိ မပွားဘူးလား၊ ပွားဖူးလား၊ (ပွားဖူးပါ
တယ်ဘုရား)။

စိတ်ရှုပ် စိတ်ညစ်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊
စိတ်ကြည်ချင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ပြုနေကြ
ဗုဒ္ဓါနုဿတိကို ပွားများကြတယ်၊ အဲဒီလိုမျိုး ပွား
များတာကို ဘာပြောင်းတယ် ခေါ်သလဲ၊ အာရုံ
ပြောင်းတယ် ခေါ်ပါတယ်။

ဒီသူတော်ကောင်းတွေ မေတ္တာတွေ မပွား
ဘူးလား၊ ပွားဖူးပါတယ်။ အဲဒီလိုမျိုးကို ဘာပြောင်း
တယ် ခေါ်သလဲ၊ အာရုံပြောင်းတယ် ခေါ်ပါတယ်၊
စိတ်ချမ်းသာအောင် အာရုံပြောင်းတာကို သမထ
လို့ ခေါ်ကြပါတယ်။ ဒါကလဲ ကုသိုလ်နဲ့ ပတ်
သက်ပြီး ပြောတာပါ။

လောကအာရုံ မကောင်းရာကနေ ကြိုက်ရာ
အာရုံတွေကို လိုချင်မှုနဲ့ ပြောင်းတာတွေကို
စဉ်းစားနေ၊ တွေးနေတာကို ပြောတာ မဟုတ်
ပါဘူး။

ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ
စတဲ့ အနုဿတိခြောက်ပါး ပွားလို့ သမထပေါ့။
ပထဝီကသိုဏ်း၊ တေဇော ကသိုဏ်း၊ ဝါယော
ကသိုဏ်းတို့ စသည်အားဖြင့် ကသိုဏ်းတို့၊ နိမိတ်
တို့ အာရုံတွေပြောင်းပြောင်း ပေးတာက ဘာဖြစ်
အောင် လုပ်တာလဲဆိုရင် သမထဘာဝနာဖြစ်
အောင် လုပ်တာပါပဲ။

အဲဒီအချိန်မှာ သတိမရှိဘူးလားလို့ ပြော
ရင် သတိကတော့ ရှိပါတယ်၊ ဟောဒီအာရုံက
မကောင်းလို့ ဒီအာရုံကောင်းမှာ လာကြည့်မယ်လို့
စိတ်ဖြစ်တဲ့အခါ သတိရှိတဲ့ စိတ်ဖြစ်ပါတယ်၊
သတိဆိုတာကလဲ အာရုံပြောင်းချင်လို့ဖြစ်တဲ့
သတိဟာ သမထသတိလို့ပဲ ခေါ်လိုက်ပါဦး၊
သတိက ကောင်းတဲ့အာရုံကိုပဲ ကြည့်ချင်တယ်
ဆိုတဲ့ သတိဟာ သမထသတိပါပဲ။

အို . . . သူတော်ကောင်းတို့၊ သမထ သတိ
ကြောင့်မို့ သမထကမ္မဋ္ဌာန်း နိမိတ်အာရုံကို ကြည့်
လိုက်တာနဲ့ စိတ်မပင်ပန်း၊ စိတ်ချမ်းသာမှုကို
ရကြပါတယ်။ ဒီလို သမထအားထုတ်ရင်လဲ
စိတ်ချမ်းသာမှုတစ်မျိုး ဖြစ်နိုင်ကြပါတယ်။ ဒါမှ
မဟုတ်လို့ ဝိပဿနာဉာဏ်၊ ဝိပဿနာစိတ်နဲ့
အဲဒီသဘောကို ပြန်ကြည့်လိုက်လို့ရှိရင် ကိလေ
သာနှိပ်စက်လို့ ငါစိတ်ပင်ပန်းနေခဲ့တယ်၊ အခု
ကိလေသာမဝင်၊ သတိဝင်နေပါလားလို့ သိပြီး
ကိလေသာ အဝင်မခံတဲ့ သတိဟာ ဝိပဿနာ
သတိပါပဲ။ ဒါလဲ စိတ်ချမ်းသာမှု ဖြစ်နိုင်တာပါပဲ။

စိတ်ကို အာရုံ အဖျက်ဆီးမခံတာရယ်၊
ကိလေသာရဲ့ အဖျက်ဆီးမခံတာရယ် နှစ်မျိုးရှိ
ပါတယ်၊ ဘယ်နှစ်မျိုးလဲ၊ (နှစ်မျိုးပါဘုရား)။ စိတ်ကို
အာရုံရဲ့အဖျက်အဆီး မခံဘဲနဲ့ အာရုံကောင်းကိုပဲ
ကြည့်မယ်ဆိုတဲ့ အမှတ်ရတဲ့ သတိ၊ စိတ်ကို
ကိလေသာ အဖျက်အဆီး မခံဘဲ၊ ကိလေသာ
အဖြစ် မခံ၊ ကိလေသာကို တားနိုင်တဲ့ သတိက၊
ကိလေသာကို တားနိုင်၊ စောင့်ရှောက်နိုင်တဲ့

သတိက ဝိပဿနာသတိ၊ သတိနှစ်မျိုးရှိတာကို ပြောချင်တာပါ။

ဟောဒီ ပုဂ္ဂိုလ်တွေကတော့ ဝိပဿနာ ဘာဝနာကို အားထုတ်မှာလား၊ သမထ ဘာဝနာ ကို အားထုတ်မှာလား၊ (ဝိပဿနာဘာဝနာကိုပဲ အားထုတ်မှာပါဘုရား)၊ ကောင်းပါတယ်၊ ကောင်း ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင် သမထရော ဝိပဿနာ ပါ နှစ်မျိုးလုံး အားထုတ်စေချင်ပါတယ်။

သာသနာ ဆိုတာ ဘုရားရှင်ရဲ့ အဆုံး အမပါ၊ ဒါန သီလ ဘာဝနာတွေ ပြုဖို့ ဘုရားရှင်က ဆုံးမခဲ့ပါတယ်၊ ဘာဝနာနဲ့ ပတ်သက်လို့ သမထနဲ့ ဝိပဿနာပေါ့။ ဝိပဿနာကတော့ ဘုရားရှင်ရဲ့ သာသနာမှာသာ ရနိုင် တွေ့နိုင်ပါတယ်၊ သမထ ကတော့ သာသနာအတွင်းမှာရော သာသနာပ မှာပါ တွေ့နိုင်ပါတယ်၊ အခု အားထုတ်စေချင် တဲ့သမထက သာသနာပ သမထ မဟုတ်ဘဲနဲ့ သာသနာတွင်းက ဘုရားရှင်ကိုယ်တော်မြတ်ကြီး နှုတ်တော်က ထုတ်ဖော် ဟောတော်မူခဲ့တဲ့ သမထ ကိုသာ အားထုတ်စေချင်တာပါ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ညွှန်ကြား
တော်မူခဲ့တဲ့ ကမ္မဋ္ဌာန်း နည်းလေးဆယ် ဆိုတာ
ရှိပါတယ်။ အဲဒါ သမထဘာဝနာအတွက်ပါပဲ။
အဲဒီနည်းလေးဆယ်ကို အားထုတ်လဲ သမထ
ဖြစ်ပါတယ်။ စိတ်ချမ်းသာစေပါတယ်။ ဒါမှ မဟုတ်
ရင် စတုရားရကွကမ္မဋ္ဌာန်းလိုမျိုး၊ ကိုယ်စောင့်
တရားလေးပါး ကမ္မဋ္ဌာန်းလိုမျိုး၊ ဗုဒ္ဓါနုဿတိ
ကမ္မဋ္ဌာန်း၊ မေတ္တာကမ္မဋ္ဌာန်း၊ အသုဘကမ္မဋ္ဌာန်း၊
မရဏဿတိကမ္မဋ္ဌာန်းတို့ ဆိုတဲ့ သဗ္ဗတ္ထကမ္မဋ္ဌာန်း
ခေါ်တဲ့ အမြဲလက်ကိုင် ထားရမည့် သမထ
ကမ္မဋ္ဌာန်းမျိုးတွေကိုလဲ အားထုတ်လို့ ရပါတယ်။

ဝိပဿနာကမ္မဋ္ဌာန်းကလဲ သမထကမ္မဋ္ဌာန်း
လေးဆယ်ကို ပြောခဲ့သလို သာသနာအတွင်း
မှာသာ အားထုတ်ရမယ့် ကမ္မဋ္ဌာန်းပဲ ဖြစ်ပါတယ်။
ရုပ်နာမ်၊ ခန္ဓာ၊ ပရမတ် အရှိတရားတွေရဲ့ သဘော
တရား အမှန်တွေကို သေသေချာချာ သိမြင်တတ်
တဲ့ ဝိပဿနာ အလုပ်ကိုလည်း အားထုတ်ရမှာ
ဖြစ်ပါတယ်။

နားလည်စေချင်တာက သမထဆိုတာ
မကောင်းတဲ့ အာရုံကို ရှောင်တာ၊ ကောင်းတယ်
ထင်တဲ့ အာရုံနဲ့ နေတာ၊ ဝိပဿနာ ဆိုတာ
မကောင်းတဲ့ ကိလေသာကို ရှောင်တာ၊ ကောင်းတဲ့
သတိ ဉာဏ်နဲ့ နေတာ၊ ဒီသဘောလေးကိုတော့
သိထားစေချင်ပါတယ်။

အရိယာပုဂ္ဂိုလ်မြတ်တွေ ဆိုတာက လမ်း
ကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ
လျှောက်တတ်ကြပါတယ်။ မယိမ်းမယိုင် နေနိုင်
လျက် လျှောက်လှမ်းကြပါတယ်။ မကောင်း
တဲ့အာရုံကြုံလဲပဲ အရိယာပုဂ္ဂိုလ်တွေက လျှောက်
လှမ်းတတ်ကြပါတယ်။ ကောင်းတဲ့အာရုံ ကြုံ
လည်းပဲ အရိယာပုဂ္ဂိုလ်တွေဟာ မယိမ်းမယိုင်
ခိုင်ခိုင်မြဲမြဲ မတုန်မလှုပ် လျှောက်လှမ်းတတ်ကြ
ပါတယ်။

ဒုဂ္ဂမေ ဝိသမေ ဝါပိ၊

အရိယာ ဂစ္ဆန္တိ ကာမဒ။

အနရိယာ ဝိသမေ ဇိဂ္ဂေ၊

ပပတန္တိ အဝံသိရာ။

အရိယာနံ သမော မဂ္ဂေါ။

အရိယာ ဟိ ဝိသမေ သမာ။

အနရိယာ-အရိယာပုဂ္ဂိုလ် မဟုတ်တဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည်၊ ဝိသမေ-မညီညွတ်တဲ့၊ မဂ္ဂေ-လမ်း၌၊ အာရုံအမျိုးမျိုးလို့ခေါ်တဲ့ ဝိသမေ မဂ္ဂေ-မညီမညွတ်တဲ့လမ်း၌၊ အဝံသိရာ-ခြေ ထောက်က မိုးမျှော် ဦးခေါင်းက အောက်ငိုက် စောက်ထိုး ကြီးစိုက်ကြကုန်လျက်၊ ပပတန္တိ-ခြေ လွတ် လက်လွတ် ပြုတ်ကျကြလေကုန်၏။

ပုထုဇဉ်နဲ့အရိယာ ဘာကွာသလဲ ဆိုတော့ အရိယာပုဂ္ဂိုလ်က မယိမ်းမယိုင် လမ်းလျှောက် တတ်တော့ အေးအေးဆေးဆေး လိုရာခရီးရောက် တယ်တဲ့။ ပုထုဇဉ်က လမ်းလျှောက်ရင် မလျှောက် တတ်တော့ စောက်ထိုး မိုးမျှော်ဖြစ်ပြီး ပြုတ်ကျ ကြတယ်ပေါ့။

ဒီလိုပြောလိုက်လို့ရှိရင် လူလောကမှာ နေ ရတာဟာ ကြိုးတန်းပေါ်လမ်းလျှောက်နေတာ ထက် ပိုပြီးတော့ ဆိုးနေပါတယ်၊ (ဟုတ်ပါတယ်

ဘုရား)၊ ဆပ်ကပ်သမားများ ကြိုးတန်းလမ်း
လျှောက်တာက ဒီဆပ်ကပ်ပညာကျွမ်းကျင်ရင်
အေးအေးဆေးဆေး လမ်းလျှောက်နိုင်တာပေါ့။
ကြိုးတန်းပေါ်ကလည်း ဘယ်တော့မှ မကျပါဘူး။
အရိယာပုဂ္ဂိုလ်မြတ်တွေဟာ ဘယ်တော့မှ လောက
ကြိုးတန်းပေါ်က ပြုတ်မကျတော့ပါဘူး။

မိမိတို့ ပုထုဇဉ်တွေရဲ့ သဘာဝကြတော့
ဘယ်ကြိုးတန်းကိုပဲ လျှောက်လျှောက်၊ မလျှောက်
တတ်တော့ ဦးခေါင်းက အောက်စိုက်၊ ခြေထောက်
က မိုးမျှော်၊ စောက်ထိုးကြီး ပြုတ်ပြုတ်ကျနေ
ပါတယ်။ ဟောဒီအာရုံနဲ့ကြုံ၊ ကြိုးတန်းလျှောက်
တယ်လို့ ခေါ်တာပါပဲ။ ဒီအာရုံနဲ့ ကြုံ၊ ကြိုက်တယ်၊
ကြိုက်တယ်လို့ ဆိုပြန်လည်းပဲ မစောက်ထိုး မိုး
မျှော်ကျတာပါပဲ။ ဒီအာရုံနဲ့ ကြုံ၊ ကြိုက်ဘူး၊
မကြိုက်ဘူး ဆိုပြန်လည်းပဲ စောက်ထိုး မိုးမျှော်
ကျတာပါပဲ။ လောဘနဲ့လဲ အောက်ပြုတ်ကျကြ
ပါတယ်၊ ဒေါသနဲ့လဲ အောက်ပြုတ်ကျကြပါတယ်၊
မောဟနဲ့လဲ အောက်ပြုတ်ကျကြပါတယ်။

ကိုယ့်ကိုယ်ကို ပြန်စဉ်းစားပါ။ ငါတို့ ဘာလို့ နိဗ္ဗာန်မရောက်တာလဲဆိုရင် သံသရာခရီးကို ဖြတ်ပြီးတော့ နိဗ္ဗာန်ကို သွားချင်နေပါလျက် ဘာလို့ နိဗ္ဗာန်ကို မရောက်တာလဲလို့ ဆိုရင် သံသရာ ခရီးထဲမှာ လမ်းလျှောက်တတ်လို့လား၊ မလျှောက် တတ်လို့လား၊ (မလျှောက်တတ်လို့ပါဘုရား)။

ဘယ်လောက်ထိ မလျှောက်တတ်လဲဆိုရင် ဘယ်အာရုံနဲ့ပဲ ဆုံဆုံ၊ တဗုန်းဗုန်းကိုကျနေတာပါပဲ၊ စောက်ထိုး မိုးမျှော်ကြီးကို ကျနေတာပါပဲ။ ဘယ် အာရုံနဲ့ပဲ ဆုံဆုံ၊ ဘယ်အချိန်မှာပဲ ဆုံဆုံ၊ ဘယ် နေရာမှာပဲ ဆုံဆုံ၊ ဘယ်လိုပုံစံနဲ့ပဲ ဆုံဆုံ ဇောက်ထိုး မိုးမျှော် ပြုတ်ကျနေတာပါပဲ။

အခု ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပွင့် တော်မူတဲ့နေရာ သာသနာအတွင်းမှာ တရားရှိ နေတုန်း၊ ဆရာသမားကောင်းရှိနေတုန်းဆိုတော့ နည်းနည်းစမ်းလျှောက်နေတုန်း အောက်မကျသေး ဘူး ပြောနိုင်တာပေါ့။ အခု - ကိုယ့်အခြေအနေကို ကိုယ်ဆန်းစစ်ကြည့်ပေါ့လေ၊ အမှန်အတိုင်း သေချာစစ်ကြည့်ပေါ့။

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်၊
အပါယ်လေးဘုံ မကျနိုင်ဘူးလား၊ ကျနိုင်လား
ဆိုတာ (ကျနိုင်ပါတယ်ဘုရား)၊ ငရဲ၊ တိရစ္ဆာန်၊
ပြိတ္တာ၊ အသုရကာယ် လေးဘုံ အပါယ်လေးရွာက
ကုတ်ကပ်ပြီးတော့ တတ်လာလိုက်ရတာ ခက်ခက်
ခဲခဲ ပင်ပင်ပန်းပန်းပေါ့။

လူ့ဘဝကို ရောက်လာပြီး လူ့ဘဝကနေ
ကြိုးတန်းလျှောက်ပြီးတော့ သံသရာခရီး သွား
နေတာ မလျှောက်တတ်တော့ ပြုတ်က လိုက်၊
ဘာလို လျှောက်ရင်းနဲ့ ပြုတ်ကျနေ တာလဲဆိုရင်
လမ်းမလျှောက်တတ်လို့၊ ဘယ်လို လမ်းမလျှောက်
တတ်တာလဲ ဆိုရင် ဟိုအာရုံကြည့်၊ ဒီအာရုံကြည့်။
ဟိုအာရုံကြတော့ ကောင်းတယ်၊ ဒီအာရုံကြတော့
မကောင်းဘူး။ လောဘ၊ ဒေါသ၊ မောဟတွေနဲ့
ကြည့်တော့ စောက်ထိုးမိုးမျှော် ပြတ်ကျကြတာ
ပေါ့။

အမှန်ကတော့ လမ်းလျှောက်တတ်ဖို့
အရေးကြီးပါတယ်။ သူ့နေရာနဲ့သူ၊ သူ့နေရာနဲ့ သူ
လမ်းလျှောက်တတ်ဖို့ အရေးကြီးပါတယ်။ တကယ်

တမ်းကျတော့ ကောင်းတဲ့အာရုံလဲ အာရုံပါပဲ။
မကောင်းတဲ့အာရုံလဲ အာရုံပါပဲ။ အာရုံဆိုတဲ့
သဘော ပရမတ်မှန်ရင် ဖောက်ပြန် ပြောင်းလွဲပြီး
တော့ နေတာ သဘာဝပါပဲ။ ရုပ်အာရုံလည်း
ဖောက်ပြန်ပြောင်းလဲပြီးတော့ ဖြစ်ပြီးပျက်တာပဲ။

နာမ်အာရုံကလည်း အာရုံကို သိ၊ ညွတ်
တယ်ဆိုတာ သဘာဝပါပဲ။ အဲဒီလိုပဲ သိရင်း၊
ညွတ်ရင်းနဲ့ပဲ ဖြစ်ပြီးပျက်တာပါပဲ။ ဒါပရမတ်
သဘော၊ ရုပ်သဘော နာမ်သဘောတွေပါပဲ။
တကယ်တန်း အားထုတ်ထားရင် မိမိရဲ့စိတ်က
ဒီသဘောတွေကို သိထားနိုင်တာပေါ့။ ဒါတွေကို
တော့ အသေးစိပ်သိဖို့ နားလည်ဖို့ကို နောင်မှပဲ
အသေးစိပ် ပြောပေးပါဦးမယ်။

အခုတော့ ဒီလိုလေး ပြောကြည့်မှာပေါ့။
အိမ်မှာ နံနက်မိုးသောက် အလင်းရောက်လို့
သားသမီး၊ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုးသားချင်း၊
မိသားစုတွေကို မမြင်ဘူးလား၊ မြင်လား၊ (မြင်ပါ
တယ်ဘုရား)။ မိသားစုတွေက တစ်ပုံစံတည်း
တစ်ပြေးတည်းလား၊ (မဟုတ်ပါဘူးဘုရား)

တစ်ပြေတည်း မဟုတ်ရင်ရော ညီသလား၊ မညီ
ဘူးလား (မညီပါဘူးဘုရား)။ ဘယ်လိုမှ မညီ
ဘူးနော်။

မိသားစုတွေ မညီတာကို ကြည့်ပြီးတော့
ကိုယ့်စိတ်မညီတာတွေ အဖြစ်ခဲနေရရင် စောက်
ထိုးမိုးမျှော်ကျတယ်လို့ ခေါ်တာပေါ့။ လိမ္မာတဲ့
ပုဂ္ဂိုလ်ကို ကြည့်ပြီးတော့ သူလေးက လိမ္မာတယ်၊
ဆိုးတဲ့ပုဂ္ဂိုလ်ကို ကြည့်ပြီးတော့ သူလေးက ဆိုး
တယ်။ လိမ္မာတဲ့သူအပေါ်ကြတော့ စိတ်က တစ်မျိုး
ထားတတ်ကြတယ်၊ ဆိုးတဲ့ပုဂ္ဂိုလ်အပေါ်ကြတော့
စိတ်က တစ်မျိုးထားတတ်ကြတယ်။

အဲဒီလို မိသားစုချင်း အတူတူဖြစ်ပါလျက်၊
သားသမီးချင်း အတူတူဖြစ်ပါလျက် မတူတဲ့ အမြင်၊
မတူတဲ့ အကျင့်နဲ့ နေတတ်ကြ ကျင့်တတ်ကြတဲ့
ပုဂ္ဂိုလ်မျိုးတွေကြတော့ လမ်းမလျှောက် တတ်ဘူး
လို့ ခေါ်ပါတယ်။

အရိယာပုဂ္ဂိုလ် အရှင်မြတ်တွေကြတော့
လိမ္မာတဲ့ပုဂ္ဂိုလ်ကိုလဲ သိတယ်။ မလိမ္မာတဲ့ ပုဂ္ဂိုလ်

ကိုလဲ သိတယ်။ ဆိုးတဲ့ပုဂ္ဂိုလ်ကိုလဲ သိတယ်၊
မဆိုးတဲ့ပုဂ္ဂိုလ်ကိုလဲ သိတယ်။ အဲဒီပုဂ္ဂိုလ် နှစ်မျိုး
အပေါ်ကို စိတ်အတူတူ ထားနိုင်ကြတယ်။ အခု
ပြောပြတဲ့ သဘောတွေကို သဘောပေါက်လား
မသိ။ (ပေါက်ပါတယ်ဘုရား)။

တရားအားထုတ်တယ် ဆိုတာကို ဟိုလိုဒီလို
မပြောလိုပါဘူး။ ဟောဒီ ဟောနေတဲ့ သုတ္တန်
အနေနဲ့ ပြောရရင် တရားအားထုတ်တယ် ဆိုရင်
မြင်တဲ့အာရုံမှာ တစ်ပြေးတည်း ထားနိုင်ရမည်။
ကြားတဲ့အာရုံမှာ တစ်ပြေးတည်း ထားနိုင်ရမယ်။
နံတဲ့အာရုံ၊ စားတဲ့အာရုံ၊ ထိတဲ့အာရုံတွေမှာ တစ်
ပြေးတည်း စိတ်ထားနိုင်ရမယ်။

သားလေးနှစ်ယောက်ရှိတယ်၊ တစ်ယောက်
က လိမ္မာတယ်၊ တစ်ယောက်က ဆိုးတယ်။
သဘောတူတူ ထားနိုင်မလား၊ (မထားနိုင်ပါ
ဘုရား)။ လိမ္မာတယ်၊ မလိမ္မာဘူးဆိုတာကတော့
သိရမှာပါပဲ၊ ဒါပေမဲ့ အတူတူ မထားနိုင်သေးလို့
ရှိရင် ကြိုးတန်းလှမ်းလျှောက်ရင်း စောက်ထိုးမိုး
မျှော်ကျမှာပဲ။ သမီးနှစ်ယောက်ရှိတယ်၊ တစ်

ယောက်က လိမ္မာတယ်၊ တစ်ယောက်က ဆိုးတယ်။
သမီးချင်း အတူတူပဲဆိုတဲ့ စိတ်မျိုး မထားနိုင်ရင်
ကြိုးတန်းလျှောက်ရင် စောက်ထိုးမိုးမျှော်ကျ
တော့တာပါပဲ။ လမ်းလျှောက်တတ်ရင်း၊ မယိမ်း
မယိုင် မထိန်းနိုင်ရင် စောက်ထိုးမိုးမျှော်ကျတော့
တာပါပဲ။

အို-သူတော်ကောင်းတို့ ဉာဏ်နားလေးနဲ့
အာရုံပြုကြည့်လိုက်စမ်းပါ။ မိမိတို့စိတ်လေးဟာ
ဘယ်လောက် အားကောင်းသလဲလို့ မိမိစိတ်မှာ
သတိ၊ ဝီရိယ၊ ဉာဏ်ရှိခဲ့ရင် တကယ့်အစစ် သတိ၊
ဝီရိယ၊ ဉာဏ် ရှိခဲ့သော် ကြံ့သမျှ အာရုံကို သဘော
ပေါက် နားလည်တတ်ကြပါတယ်။ တစ်နည်း
ပြောလို့ ရှိရင် အာရုံက စိတ်ကို ဖျက်ဆီးတာ
ဟုတ်၊ မဟုတ် ဆိုတာကို သိနားလည်လာပါ
လိမ့်မယ်၊ အာရုံနဲ့ ကိလေသာ ဘယ်သူက ဖျက်
ဆီးတာလဲ၊ (ကိလေသာက ဖျက်ဆီးတာပါဘုရား)။
ဒီလို ထပ်ပြောကြည့်မှ ပိုပြီးနားလည်မှာပါ။

ဆိုပါစို့၊ မြင်မြင်သမျှတွေကို လိုချင်စရာလို့
သဘောပေါက်နေတဲ့ လူတွေ၊ လိုချင်စရာလို့

မြင်နေသူတွေ သူတို့ရဲ့စိတ်ထဲမှာ ဘာရှိနေမလဲ၊
လိုချင်တဲ့ လောဘကလေးပဲ ရှိနေပါတယ်။ လိုချင်
တဲ့စိတ်ရှိနေသူအတွက် ဘာမြင်မြင် လိုချင်စရာ
တွေချည်းပဲ ဖြစ်နေကြတာပါပဲ။ သဘောမကျ
တတ်တဲ့ စိတ်သဘောလေးရှိသူအတွက် မြင်မြင်
သမျှဟာ သဘောမကျစရာဘဲ။ မြင်မြင်သမျှ
တွေဟာ ဒေါသဖြစ်စရာကြီးပါ။ သဘောပေါက်
တယ်နော်။ (သဘောပေါက်ပါတယ်ဘုရား)။

ဒါဖြင့် တရားအလုပ်အားထုတ်တဲ့ သူတွေမှာ
ဘာလေးမြင်လိုက်မြင်လိုက်၊ ဘာလေးတွေ့လိုက်
တွေ့လိုက်၊ ဘာလေး ကြားလိုက် ကြားလိုက်
သဘောကျစရာလို့ ဖြစ်လိုက်ရင် ကိုယ့်စိတ်ထဲမှာ
ဘာဓာတ်တွေ ဝင်နေသလဲ၊ ဘာဖြစ်ဖြစ် လိုချင်တဲ့
ဓာတ် လောဘဝင်နေတယ်။ ဒါမှမဟုတ် သဘော
မကျစရာလို့ မြင်လိုက်ရင် ဘာမဆို မကျေနပ်
တတ်တဲ့ ဒေါသဓာတ် ဝင်နေတယ်။

အဲဒါ သိဖို့ အရေးကြီးတယ်၊ မြင်မြင်သမျှ၊
ကြားကြားသမျှ၊ နံနံသမျှ၊ စားစားသမျှ၊ ထိထိသမျှ၊

ဘယ်အာရုံနဲ့ ကိုယ့်စိတ်ကလေးဆုံဆုံ ဟောဒီအာရုံ
ကလေးဟာ ကောင်းပါတယ်။ ကြိုက်စရာလေးလို့
ပြောရင် ကိုယ်ကကြိုက်တာလား၊ ကိုယ့်လောဘ
က ကြိုက်တာလား၊ (လောဘပါဘုရား)။ အေး-
ကိုယ်မှာ လောဘရှိလို့ကို ကြိုက်နေတာနော်။

ဟောဒီအာရုံလေးဟာ သဘော မကျစရာ
ပါပဲလို့ သိလိုက် ဖြစ်လိုက်လို့ရှိရင် အာရုံကသဘော
မကျ စရာလား၊ ကိုယ့်စိတ်ထဲမှာ သဘောမကျတဲ့
ဓာတ်တွေ ဝင်နေတာလား။ (သဘောမကျတဲ့
ဒေါသဓာတ်ဝင်နေတာပါဘုရား)၊ ပြန်ကြည့် ပါ
နော်၊ အာရုံကို တွေ့လိုက်တဲ့အခါမှာ ဘာမှန်း
ညာမှန်း မသိပါဘူး ဆိုရင် အာရုံက ဘာမှန်း
ညာမှန်း မသိစရာလား။ ကိုယ့်စိတ်မှာ ဘာမှန်း
ညာမှန်း မသိတဲ့ မောဟ ဝင်နေတာလား၊ (မောဟ
ဝင်နေတာပါဘုရား)၊ ပြန်ကြည့်၊ သေသေချာချာ
ပြန်ကြည့်ဗျ။

အေး . . . အဲဒါလေးလောက်သာ သတိ
ထားစမ်းပါ။

ဝိပဿနာသတိ၊ ဝိပဿနာဉာဏ်တွေ ဖြစ်လာနိုင်ပါတယ်။ ဝိပဿနာ အလုပ်အားထုတ်နေတယ်ဆိုတာ ဖြစ်လာနိုင်ပါတယ်။ ဦးပဉ္စင်းတို့မှော်ဘီ၊ ဓမ္မဒူတတရားစခန်းမှာ အမေး၊ အဖြေချိန်ဆိုတာ ရှိပါတယ်။ မေးချင်တာမေး ဆိုပြီးတော့ တစ်နာရီ ဖြေချိန်ပေးပါတယ်။ အဲဒီ အမေးအဖြေချိန်မှာ တစ်ယောက်က ဘာမေးသလဲ ဆိုတော့ 'ယောဂီအသစ် စအားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက် ဘယ်နေရာမှာ ဘယ်နည်းနဲ့ ဘာကို မှတ်ရမလဲ' လို့ မေးပါတယ်။ ဒို့တော့ ဘယ်နေရာမှာ ဘယ်နည်းနဲ့ ဘာကို မှတ်ရမယ်လို့ ဘယ်တော့မှ မပြောလိုပါဘူး၊ ဖြေလိုက်ပါတယ်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ပင်လျှင် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ထဲမှာ တစ်ဝါကျ၊ တစ်ဂါထာ၊ တစ်ပုဒ်၊ တစ်ဝတ္ထု၊ တစ်သုတ္တန်ကိုပဲ တရားအားထုတ်နည်း နည်းအမျိုးမျိုးနဲ့ ဟောခဲ့ပါတယ်။ တစ်ပုဒ် တစ်ဂါထာကို သဘောပေါက် နားလည်သွားလို့ တရားထူးရသွား ကြတာတွေက မရေမတွက်နိုင်အောင်ပါပဲ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသော်မှ တစ်
မျိုးထဲ၊ တစ်နည်းထဲ ဟောလေ့မရှိပါဘူး၊
ဝေနေယျဇ္ဈာသယ၊ တရားနားသူရဲ့ စိတ်အလို
ပေါ် မူတည်ပြီး ဟောတော်မူပေးတာပါ။ မိမိတို့က
ဘုရားရှင်ရဲ့ဉာဏ်မျိုး မပြောနဲ့၊ သာမန်ဉာဏ်
တောင်မှ မပြည့်စုံသေးပါဘူး။ ဒီတော့ ကိုယ့်စိတ်
အထင်နဲ့ သင့်တော်သလိုကို ဒီကမ္ဘာနားပြီး ပြောပေး
ရတာပါပဲ၊ ဒါကြောင့်လဲ အစုံဟောပေးနေရာ
တာပါ။

ဒီကနေ့ ဟောတဲ့တရားနဲ့ ပြောရရင်
တကယ် နိဗ္ဗာန်ရောက်ချင်လို့ရှိရင်၊ တကယ်
အရိယာဖြစ်ချင်လို့ရှိရင် ဘယ်အာရုံပဲ မြင်မြင်၊
ကြိုက်စရာလို့ မြင်ရမှာလား၊ တကယ်အစစ် အာရုံ
လို့ပဲ သိရမှာလား။ (အာရုံကိုပဲ သိရမှာပါဘုရား)၊
ဘယ်အာရုံပဲ မြင်မြင်၊ မကြိုက်စရာလို့မြင်ရမှာ
လား၊ အာရုံလို့ပဲ သိရမှာလား၊ (အာရုံလို့ပဲ သိရမှာ
ပါဘုရား)။

အို. . သူတော်ကောင်းတို့၊ အဲဒါဟာ ကျင့်
စရာပါ။ ကျင့်နည်းပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး

ကိုယ်တော်တိုင် မိန့်တဲ့စကားပါ။ ကိုယ်ကိုယ်တိုင်
လဲ သတိဉာဏ်ရှိခဲ့ရင် သဘောပေါက်နိုင်ပါတယ်။

လောဘရှိနေတဲ့ ပုဂ္ဂိုလ်က မြင်မြင်သမျှ
လောဘဖြစ်စရာ၊ ဒေါသရှိနေတဲ့ပုဂ္ဂိုလ်က မြင်မြင်
သမျှ ဒေါသဖြစ်စရာ၊ မောဟရှိနေတဲ့ ပုဂ္ဂိုလ်က
မြင်မြင်သမျှ မောဟဖြစ်စရာ၊ အဲဒီတော့ ကိုယ့်
ကိုယ်ကို ပြန်ကြည့်လိုက်စမ်းပါ။ မြင်မြင်သမျှ
လောဘဖြစ်နေရင် ကိုယ့်မှာ လောဘအားကောင်း
နေတယ်လို့၊ မြင်မြင်သမျှ ဒေါသဖြစ်နေရင်
ကိုယ့်မှာ ဒေါသအားကောင်းနေတယ်လို့၊ မြင်မြင်
သမျှ မောဟဖြစ်နေရင် ကိုယ့်မှာ မောဟအား
ကောင်းနေတယ်'လို့ သိလိုက်စမ်းပါ။

ဒီလို မေးကြည့်ပါ အုံးမယ်။

ဒီတရားနာပရိသတ်တွေက နိဗ္ဗာန်လိုလား
တဲ့ သူတော်ကောင်းတွေ ဆိုတော့ မေးရမှာ
အားနာပါတယ်။ မိမိတို့က လောဘဖြစ်တာ များ
လား၊ ဒေါသဖြစ်တာ များလား၊ မောဟဖြစ်တာ
များလား၊ ဒီလိုမှ မဟုတ်ရင် မြင်မြင်သမျှတွေကို

ကြိုက်တာ များလား၊ မကြိုက်တာ များလား၊
(ကြိုက်တာ များပါတယ်ဘုရား)၊ ဘယ်လို ဖြစ်တာ
များတယ်၊ (ကြိုက်တာပဲ များပါတယ်ဘုရား)၊ အဲဒါ
ဆိုရင် လောဘများတယ် ခေါ်တာပေါ့။

အေး. . ဟုတ်တယ်၊ ဟုတ်တယ်၊ သူတို့တစ်
တွေကို ဈေးထဲ ခေါ်သွားချင်တယ်။ အထည်
ဆိုင်တွေ၊ ဘာတွေ အို . . . ဘာလဲ၊ စတိုးဆိုင်တွေ၊
ပလာဇာတွေ၊ ပစ္စည်းစုံရောင်းတဲ့ဆိုင်တွေကို ခေါ်
သွားချင်တာပေါ့။ အဲဒီတော့မှ ကိုယ့်စိတ်ထဲမှာ
ဘာတွေ သောင်းကျန်းသလဲဆိုတာ အဲဒီကျမှ ပိုပြီး
သိမယ်၊ သိသာမယ်'ပေါ့။

အို. . သူတော်ကောင်းတို့၊ အရိယာ ဖြစ်တဲ့
ပုဂ္ဂိုလ်တွေက လမ်းလျှောက်တတ်ကြလေကုန်၏။
ဘယ်လိုလျှောက်လဲ၊ အာရုံဟာ အာရုံပဲ။ ဘာမှ
မထူးတော့၊ ဟောဒီ အာရုံဟာ ကြိုက်စရာပဲလို့
မစွဲတော့၊ ဘာမှမဖြစ်တော့ ကြိုက်တတ်တဲ့
လောဘမရှိတော့၊ ဟောဒီအာရုံက ကြိုက်စရာ
မဟုတ်ဘူးလို့ မရှိတော့၊ မကြိုက်တာလဲ မဟုတ်
တော့ ဘာလို့ မကြိုက်တာ မဖြစ်လဲ၊ မကြိုက်

တတ်တဲ့ ဒေါသမရှိလို့၊ ဘာရယ် ညာရယ်လို့
မသိတတ်တဲ့ မသိစေနိုင်တဲ့ မောဟမရှိလို့ ဘာမှန်း
ညာမှန်း မသိတာမျိုး မရှိတော့၊ သေသေချာချာ
သိတတ်ကြလေကုန်၏။

တကယ်တရားအားထုတ်လို့ရှိရင် ဘာလေး
စားစား၊ ဘာလေးတွေးတွေး၊ ကြည့်၊ ကြိုက်စရာ၊
မကြိုက်စရာ၊ ဘာမှန်းမသိတာမျိုး မဖြစ်တော့၊
ဘာလို့လဲ ဆိုရင် လောဘ ဒေါသ မောဟတွေ
ခဏ မရှိတော့၊ စိတ်မှာ သတိ ဉာဏ် ဝီရိယတွေပဲ
ရှိနေတော့တာကိုး။ ဒီလို ဆိုရင် မေးကြည့်ပါ
အုံးမယ်။

ငဝိရည်နဲ့ တို့စရာပဲ ပြောကြပါစို့၊ ငဝိရည်
ဖျော်တဲ့ အခါမှာ ငရုပ်သီးပါတာနဲ့ မပါတာနဲ့
ဘယ်ဟာ ကြိုက်လဲ၊ (ငရုတ်သီးပါတာ ကြိုက်
ပါတယ်ဘုရား) အဲဒါ ပုထုဇဉ်ရဲ့ လောဘပေါ့၊
ဟင် . . . ငရုပ်သီးမပါရင် မကြိုက်ဘူး၊ အဲဒါ
ဒေါသပေါ့၊ အဲဒါ ပုထုဇဉ်အစစ်ပဲ။

အရိယာ ဆိုရင်တော့ ငရုပ်သီးပါပါ၊ မပါပါ
စားစရာမို့လို့ ဘာလုပ်မှာလဲ၊ (စားမှာပါပဲဘုရား)။

အရိယာပုဂ္ဂိုလ်ကိုး။ အဲဒီလိုပဲ ဆီပါပါ မပါပါ
ဟင်းဆိုရင် အရိယာပုဂ္ဂိုလ်တွေကတော့ ကိုယ်နဲ့
တဲ့တယ်၊ သင့်တော်တယ်ဆိုရင် အာဟာရဖြစ်ဖို့
အတွက်ပဲ ကြည့်တော့တယ်၊ သိတော့တယ်။ စား
စရာဆိုရင် စားမှာပဲ။

အို. . သူတော်ကောင်းတို့ ဉာဏ်နားလေးနဲ့
အာရုံပြုကြည့်လိုက်စမ်းပါ။ အရိယာပုဂ္ဂိုလ်တွေက
စားစရာကို ဘာလို့သိပြီးတော့ စားသလဲ၊ အာဟာရ
ဖြစ်မဲ့ သပ္ပာယ်ဖြစ်တာကိုပဲ စားစရာလို့ သိပြီးတော့
စားတယ်၊ သဘောပေါက်လား၊ မသိဘူး၊ (သဘော
ပေါက်ပါတယ်ဘုရား)။ အရိယာပုဂ္ဂိုလ်တွေက
စားစရာကို စားစရာ သဘောတွေကို သိပြီးတော့
စားတာ။

ယောဂီတွေ မနက်က ဘာစားလဲဆိုတော့
မုန့်ဟင်းခါးတဲ့၊ ကဲ. . ဒီလူတွေလည်း မုန့်ဟင်းခါး
စားဖူးပါတယ်။ မုန့်ဟင်းခါးစားတော့ မုန့်ဟင်းခါး
ဆိုပြီးတော့ စားတာလား၊ စားစရာ ဆိုပြီး စား
တာလား။ (မုန့်ဟင်းခါးဆိုပြီးတော့ စားတာပါ
ဘုရား)။ အဲဒါ ပုထုဇဉ်တွေရဲ့ သဘာဝပါပဲ။

စားစရာဆိုပြီး စားတာဆိုရင် အရိယာတွေ စားသလို စားတာလို့ ပြောလို့ရတယ်။ အသိဉာဏ်နဲ့ သတိရှိတဲ့ လူတွေ စားတာလို့လဲ ပြောလို့ရတယ်။

တရားအားထုတ်နေတဲ့သူဆိုရင် စားစရာမို့ စားတာပေါ့။ သဘောပေါက်လားမသိဘူး၊ ဘယ်လောက် ကွာသွားသလဲ၊ စားစရာမို့လို့ စားတာဆိုရင်ပဲ ပုထုဇဉ်ဖြစ်ပေမယ့် ဂျီးမများတော့ဘူး၊ ဒီလိုမှ မဟုတ်ရင် အစားအစာမှာ ဂျီးများနေတာတွေ တစ်ပုံကြီးပါပဲ။ တစ်ချို့အိမ်တွေမှာ စားရင်း၊ သောက်ရင်းနဲ့ကို ပြဿနာဖြစ်ကြတာ တစ်ပုံကြီး၊ ဇနီးမောင်နှံကွဲပြဲပြီး မိသားစု ပြဿနာ ဖြစ်ကြတာ တစ်ပုံကြီး၊ တစ်ချို့က ခင်ပွန်း ယောက်ျားက ငရုပ်သီး ကြိုက်တယ်၊ ဇနီးမယားက ငရုပ်သီး မကြိုက်ဘူး၊ ပြဿနာတက်ရော၊ ကြိုက်တာ၊ မကြိုက်တာတွေကို ဦးစားပေးပြီး ရွေးချယ် စားသောက်နေတာက ပုထုဇဉ်တွေရဲ့ သတ္တိတွေ ပါပဲ။

တကယ်တမ်းကြတော့ အရိယာဖြစ်သွားကြတဲ့ ပုဂ္ဂိုလ်တွေဆိုတာ စိတ်ဓာတ်တွေက စားစရာ

တွေကို စားရင် ဘာလို့ သိတာလဲ၊ စားစရာမို့လို့ သိပြီး တည့်တာကို စားတာပေါ့။ မုန့်ဟင်းခါးမို့ စားတာ မဟုတ်ဘူး၊ မုန့်တီလက်သုပ်မို့ စားတာ မဟုတ်ဘူး၊ ကြက်သား၊ ဝက်သားမို့လို့ စားတာ မဟုတ်တော့ဘူး၊ စားစရာမို့လို့ တည့်တာကိုပဲ စားတယ်။ တရာအားထုတ် အသိတွေတိုး၊ ပါရမီ ဖြည့်နိုင်အောင်ပဲ စားကြတော့တယ်။

ဒီလူတွေ မေးကြည့်ပါဦးမယ်။ ဒီလူတွေ ဒီလောက်ဉာဏ်ကောင်းတာပဲ။ စားစရာကို ဘာလို့ စားတယ်၊ စားစရာမို့လို့ စားတယ်။ ဝတ်စရာကို ဘာလို့ဝတ်တယ်၊ (ဝတ်စရာမို့လို့ ဝတ်တယ်)၊ အဲဒါ ကြောင့် ပြောတာပေါ့။ ဒီလူတွေဉာဏ်ကောင်းပါ တယ် ဆိုတာ၊ ဟုတ်လား၊

ယထာဘူတဉာဏ်-ဟုတ်တိုင်းမှန်စွာ သိတဲ့ ဉာဏ်ကို ခေါ်တယ်။ ယထာဘူတဉာဏ်ကို ကြည့် လိုက်စမ်းပါ။

ယထာဘူတဉာဏ်ဆိုတာ အမှန်ကို အမှန် တိုင်းသိတဲ့ဉာဏ်ကို ပြောတာ။ အမှန်အတိုင်းသိတဲ့

ဉာဏ်ရှိရင် ဘယ်လောက်များ ကျေးဇူးများသလဲ
ဆိုရင် စားစရာမို့လို့ စားတယ်။ စားစရာ ဂျီးမများ
တော့ဘူး။ လောဘ ဒေါသ မောဟတွေ စိတ်မှာ
မဝင်တော့ဘူး။ ဝတ်စရာမို့လို့ ဝတ်တယ်။ ဒီလူတွေ
ဝတ်စရာ ဂျီးမများတော့ဘူး။ လောဘ ဒေါသ
မောဟတွေ စိတ်ကို မနှောင့်ယှက်ကြတော့ဘူး။
ဒီလူတွေ ဒီလာတော့ အဝတ်တွေ ဘာတွေ မလဲခဲ့
ဘူးလား၊ လဲခဲ့လား၊ (လဲခဲ့ပါတယ်ဘုရား)။

ဟုတ်ပါတယ်၊ သူတို့က အညှီလေးရှာရတာ
နဲ့ အဖြူလေး ရှာရတာနဲ့ဟုတ်လား။ အဲဒီအချိန်
လောဘ ဒေါသ မောဟတွေ ဝင်နေတတ်တယ်။
သဘောပေါက်ကြရမှာက စားစရာမို့လို့ စား
တယ်ပေါ့။ ဝတ်စရာမို့လို့ ဝတ်တယ်ပေါ့။ အဆင်
ပြေသလို၊ သင့်ရာ သင့်ရာ စားတတ်ဖို့၊ သင့်သလို
လေး ဝတ်တတ်နေတတ်ဖို့ အရေးကြီးတာပါပဲ။

အခု အဲဒီအသိစိတ်ရှိပြီးတော့ စားတာ
လား၊ စဉ်းစားနော်၊ မဟုတ်သေးရင် မကောင်း
ဘူးနော်။ အဲဒီ အသိစိတ်ရှိပြီးတော့ ဝတ်တာလား၊
ဟုတ်ပါတယ် ဆိုတဲ့သူ အလွန်အလွန် ရှားပါတယ်။

ဒုဂ္ဂမေ ဝိသမေ ဝါပိ၊

အရိယာ ဂစ္ဆန္တိ ကာမဒ။

အနရိယာ ဝိသမေ မဂ္ဂေ၊

ပပတန္တိ အဝံသိရာ။

အရိယာနံ သမော မဂ္ဂေ၊

အရိယာ ဟိ ဝိသမေ သမာ။

တရားအလုပ်အားမထုတ်တဲ့၊ ပေါ့ပေါ့တန်
တန်နေကြတဲ့ ပုဂ္ဂိုလ်များကြတော့ စားစရာမို့လို့
စားတယ်ဆိုတဲ့ အသိကို မရောက်၊ ဟိုဟာမို့လို့
စားတယ်၊ ဒီဟာမို့လို့ စားတယ်၊ စားချင်လို့ကို
စားတယ်၊ ဒါနဲ့ပဲ ပြီးနေတာပါ။ စားတာနဲ့ ပတ်
သက်ပြီး သတိ အသိကို မရောက်ကြဘူး၊ ဟိုဟာ
မို့လို့ ကြိုက်တယ်၊ ဒီဟာမို့လို့ မကြိုက်၊ အဲဒီတော့
ဟိုဟာတော့ စားချင်တယ်၊ ဒီဟာတော့ မစားချင်
ဘူး၊ ဖြစ်ကုန်ရော။ အဲဒါ ဦးခေါင်းက အောက်စိုက်၊
ခြေထောက်က မိုးထောင် စောက်ထိုးမိုးမျှော်
ကျတယ်လို့ ခေါ်တယ်။ သဘောပေါက်လား မသိ
ဘူး၊ (ပေါက်ပါတယ်ဘုရား)။

တရားအားထုတ်တယ်ဆိုတာ ဘယ်လို အားထုတ်ရမလဲ၊ အစားအသောက် စားတယ်ဆိုရင်လဲ သင့်တော်ရာကို စားစရာမို့လို့ စားတယ်ပေါ့။ အဝတ်အထည် ဝတ်တယ်ဆိုရင်လဲ သင့်တော်တဲ့ ဝတ်စရာမို့လို့ ဝတ်တယ်ပေါ့။ ဒီသဘောလေး လောက်ကိုသာ ပိုင်ပိုင်နားလည်ရင် ဘယ်လောက် ကောင်းလို့ က်မလဲလို့၊ ဒီလို မသိလို့ အစားအသောက် အဝတ်အထည်နဲ့ ပတ်သက်ပြီး ကိလေသာတွေ သောင်းကျန်တာ တစ်ပုံကြီး။

အဲဒီလိုပဲ ကိုယ်ဝတ်ချင်တာတွေ မဝတ်ရလို့ကို သောင်းကျန်တာတွေ တစ်ပုံကြီး။ နောက်တစ်ခါ မေးလိုက်ပါဦးမယ်၊ စားစရာကို ဘာလို့ စားလဲ၊ (စားစရာမို့လို့ပါဘုရား)။ ဝတ်စရာကို ဘာလို့ ဝတ်လဲ၊ (ဝတ်စရာမို့လို့ပါဘုရား)။ နေစရာကို ဘာလို့ နေလဲ၊ (နေစရာမို့လို့ပါဘုရား)။ ဒီအဖြေအတိုင်းသာ သဘောပေါက်ရင် ရှင်းနေတာပဲ။ စားစရာကို ဝတ်လို့မရ၊ စားစရာကို နေလို့မရ၊ နေစရာကို ဝတ်လို့မရ၊ နေစရာကို စားလို့မရ၊ ဝတ်စရာကို စားလို့မရ၊ ဝတ်စရာကို

နေလို့မရ။ အမှန်အတိုင်း သိတတ်တဲ့ အသိဉာဏ်
ဆိုတာ ထိုက်သင့်သလောက်တော့ ဖြစ်လာတာ
ပါပဲ။

အို. . . သူတော်ကောင်းတို့၊ စားစရာမို့လို့
စားတယ်၊ ဝတ်စရာမို့ ဝတ်တယ်၊ နေစရာမို့
နေတယ်၊ အနေအထိုင်နဲ့လည်း ဂျီးများစရာမလို၊
ဘယ်အိမ်နဲ့မှ နေမယ်။ ဘယ်တိုက်နဲ့မှ နေမယ်။
ဂျီးများစရာ မလိုဘူးတဲ့။ ဝတ်စရာဆိုရင်လည်း
ဟိုဟာမှ ဝတ်မယ်၊ ဒီဟာမှ ဝတ်မယ်၊ ဂျီးများစရာ
မလိုဘူးတဲ့။ ဟိုအစ ဒီအစ ဂျီးများစရာ မလို။

ဝတ်စရာဆိုတာ အရှက်အကြောက်လုံရုံ၊
နေစရာဆိုတာ နားနေခိုနားစရာ သင့်တော်ရုံ၊
အဲဒီလောက် သိတယ်ဆိုရင် ဘယ်လိုပဲ ကြံကြံ၊
မနေတတ်ဘူးလား၊ နေတတ်သလား၊ (နေတတ်ပါ
တယ်ဘုရား)။ ဘယ်အိမ်နဲ့မှ နေမယ်၊ ဘယ်တိုက်
နဲ့မှ နေမယ်၊ ဂျီးများစရာ မလိုဘူးတဲ့။

ပြီးတော့ လည်း ဟိုဟာမှ ဝတ်မယ်။ ဒီဟာမှ
ဝတ်မယ်။ ဟိုအဆင် ဒီအဆင် ဟိုအစ ဒီအစ

ဂျီးများစရာ မလိုဘူးတဲ့၊ ဝတ်စရာ အဝတ်အထည်
ဆိုတာ အရှက်အကြောက်လုံးရဲ့ ရာသီဥတုမျှတ
ရုံပါပဲ၊ နေစရာဟာလဲ သင့်တော်ရုံ၊ ဘယ်လိုပဲ
ကြုံကြုံ၊ မနေတတ်ဘူးလား၊ နေတတ်လား၊ (နေ
တတ်ပါတယ်ဘုရား)။

အဲဒါ ဘယ်သူတွေလည်း ဆိုတော့ အရိယာ
ဖြစ်ပြီးတဲ့သူတွေ၊ အရိယာ ဖြစ်ချင်တဲ့သူတွေပေါ့။
အရိယာတွေက ဘယ်လိုပဲ နေနေ၊ နေတတ်တာ
ပေါ့၊ အပြီးနေတတ်တာပေါ့။ ဘယ်လိုပဲ စားစား၊
စားတတ်တာပေါ့၊ ဘယ်လိုပဲ ဝတ်ဝတ်၊ ဝတ်တာ
တာပေါ့။ ဒါကို ဝတ်တတ် နေတတ်တယ် ခေါ်တာ
ပေါ့။

ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်တွေ အနေနဲ့က
တော့၊ တရားအလုပ် အားထုတ်နေတဲ့ သူတွေက
ရော အဲဒီလောက်ကလေးတော့ မဖြစ်ဘူးလား၊
ဖြစ်သလား၊ (ဖြစ်ပါတယ်ဘုရား)။

အခု တစ်ချို့ ပုဂ္ဂိုလ်တွေက တရားတော်တွေ
အားထုတ်ခဲ့ပေမဲ့ အစားဂျီးများနေတဲ့သူတွေ
ဆိုတာ အများကြီး တွေ့ရသေးတယ်။ တရား

တော်ကို အားထုတ်ပြီးတော့ အဝတ်ဂျီးများသူတွေ
တစ်ပုံကြီးပဲ ရှိနေသေးတယ်။ တရားအားထုတ်
ပြီးတော့ အနေဂျီးများသူတွေ တစ်ပုံကြီး ပေါ်နေ
သေးတယ်။ ဘာဖြစ်လို့လဲ ဆိုရင် အမှန်အတိုင်း
မြင်တတ်တဲ့ ယထာဘူတဉာဏ်ကလေးတောင်
မရကြသေးလို့။

အရိယာ-အရိယာတို့သည်၊ ဂစ္ဆန္တိ-သွားတတ်
ကြလေကုန်၏။ ကောင်းတဲ့အာရုံ၊ မကောင်းတဲ့
အာရုံတွေကို သတ်မှတ်ချက်နဲ့ ဘယ်လိုပဲ ခွဲခွဲ၊
အရိယာပုဂ္ဂိုလ်တွေဟာ သိတော့လဲ သိကြတယ်၊
သိပါလျက် အစွဲနဲ့ မခွဲ ခြားကြတော့ဘူး။

အနရိယာ ဝိသမေ မဂ္ဂေ၊

ပပတန္တိ အဝံသိရာ။

အရိယာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေကြတော့
ဘယ်အာရုံနဲ့ပဲ ဆုံဆုံ၊ ကောင်း၊ မကောင်းခွဲပြီး
ကြိုက်၊ မကြိုက် ပေါ်ပြီး၊ မထိန်းနိုင် မသိမ်းနိုင်
စောက်ထိုး မိုးမျှော်ကျကြလေကုန်၏။ အဲဒီလို မကျ
အောင်၊ အဲဒီလို စောက်ထိုး မိုးမျှော်မကျအောင်

လောကသံသရာ ကြိုးတန်းပေါ်မှာ လမ်းလျှောက်
တတ်ဖို့ အရေးကြီးပါတယ်။

အရိယာနံ သမော မဂ္ဂေါ။

အရိယာ ဟိ ဝိသမေ သမာ။

အရိယာနံ-အရိယာပုဂ္ဂိုလ်တို့ရဲ့ မဂ္ဂေါ-
ကျင့်တဲ့ အကျင့်သည်၊ သမော=ညီ၏။

အရိယာတွေ ကျင့်တဲ့ အကျင့်ဟာ မဂ်
အကျင့်ပေါ့။ မဂ္ဂသစ္စာပေါ့။ အရိယာတွေ သွား
တဲ့လမ်းဟာ ဘယ်လောက်ပဲ လောကအနေနဲ့
မညီမညီ၊ သွားတတ်တဲ့ အရိယာပုဂ္ဂိုလ်တွေ
အတွက်ကတော့ ညီနေပါတယ်။ သူတို့အကျင့်က
လည်း ညီပါတယ်။ စိတ်တွေကလဲ မယိမ်းမယိုင်
ခိုင်ခိုင်မြဲမြဲ ညီနေတာပါပဲ။ ဘယ်လို ညီပါသလဲ
ဆိုလို့ရှိရင် စားစရာ အားလုံးဟာလည်း အတူတူပဲ။
ဝတ်စရာ အားလုံးဟာလည်း အတူတူပဲ။ နေစရာ
အားလုံးဟာလည်း အတူတူပဲ။

ရဟန္တာ အရှင်မြတ်တွေ ဆိုရင် ကျောင်း
တိုက်ကြီးဟီးနေအောင် နေရလဲ ဒီနေတဲ့စိတ်ဟာ

အတူတူပဲ။ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်မှာ
ထိုင်နေရလဲ ဒီနေတဲ့စိတ်ဟာ အတူတူပါပဲတဲ့။
မိမိတို့တစ်တွေ အဲဒီလိုစိတ်မျိုး မဖြစ်ချင်ဘူးလား၊
(ဖြစ်ချင်ပါတယ်ဘုရား)၊ အဲဒီလို စိတ်ကလေးဖြစ်
ချင်တယ် ဆိုရင် အရိယာပုဂ္ဂိုလ်တွေလို ကျင့်ပေါ့။
အားထုတ်ပေါ့။ ဘယ်လို အားထုတ်ရမလဲ ဆိုရင်
မိမိတို့စိတ်ကလေးကိုလဲ သတိဉာဏ်ရှိအောင်
ပြင်ပေးပေါ့၊ ကျင့်ပေးပေါ့။

ဘယ်လိုကျင့်ရမှာလဲဆိုရင် မကောင်းတဲ့
အာရုံနဲ့ဆုံလည်း စိတ်ပျက်ပြီး သဘောမကျမဖြစ်
ပဲနော်၊ စိတ်အပင်ပန်းမခံပါနဲ့၊ ကောင်းတဲ့ အာရုံနဲ့
ဆုံလည်း နှစ်သက်ပြီး သဘောကျ၊ စိတ်အရသာ
တွေ့ပြီးတော့လဲ စိတ်အပင်ပန်းမခံပါနဲ့။ အေးအေး
ဆေးဆေး စိတ်ချမ်းသာအောင် နေလိုက်စမ်းပါ။
ဘယ်လို နေရမလဲဆိုရင်၊ သမထနည်းအနေနဲ့
နေလိုတဲ့ ပုဂ္ဂိုလ်တွေက အာရုံမကောင်းဆုံရင်
အာရုံကောင်းအောင် ပြောင်းပြီး နေတတ်အောင်

နေကြပါတယ်။ စိတ်ချမ်းသာအောင် နေကြ
ပါတယ်။

ဝိပဿနာနည်းအနေနဲ့ နေလိုတဲ့ ပုဂ္ဂိုလ်
တွေက အာရုံကောင်းတာနဲ့ ဆုံဆုံ၊ အာရုံမကောင်း
တာနဲ့ ကြုံကြုံ၊ စိတ်ကလေးကို ကိလေသာအဝင်
မခံဘဲ နေကြပါတယ်။ စိတ်ကလေးကို မပင်ပန်း
အောင် ဘာနဲ့နေ၊ သတိဉာဏ်နဲ့ နေကြပါတယ်။
ဘာလို့ သတိဉာဏ်နဲ့ နေလဲ၊ စိတ်ထဲ ဝင်လာတဲ့
ကိလေသာကို အဝင်မခံတာက သတိပါပဲ၊ ဝင်လာ
ပြန်တော့လည်း ဝင်လာတဲ့ ကိလေသာကို နိုင်
တာဟာ ဉာဏ်ပဲ ရှိပါတယ်။ ကိလေသာကို နိုင်
တာ ဘယ်သူ ရှိသလဲ။ သတိဉာဏ်ပဲ ရှိတယ်တဲ့။
သေချာမှတ်ထားပါနော်။

ပုထုဇဉ် သဘာဝ သတိဉာဏ်လွတ်ရင်တော့
ကိလေသာဝင်မှာပဲ။ အဲ . . . သတိဉာဏ်ရှိတယ်
ဆိုတာနဲ့ ပတ်သက်ပြီး တစ်ချို့တစ်ချို့ပုဂ္ဂိုလ်တွေက
မှတ်တယ် မှတ်တယ်လို့ ပြောကြတယ်။

ဦးပဉ္စင်းတို့က ကျေးဇူးတော်ရှင် မဟာ
စည်ဆရာတော် ဘုရားကြီး မိန့်ကြားတာကို
သွားသတိရတယ်။ ဆရာတော်ဘုရားကြီးက
ဝိပဿနာ ရှုနည်းကျမ်း တရားစာအုပ်ထဲမှာ
'မှတ်တယ်၊ ရှုတယ်' ဆိုတာဟာ ဝိပဿနာဉာဏ်နဲ့
ရှုကြည့်နေတာကို ခေါ်တယ်တဲ့။ ဒီလိုသုံးနှုန်းထား
ပါတယ်။

ဆရာတော်ဘုရားကြီး သုံးထားတဲ့သဘော၊
ဆရာတော်ဘုရားကြီးရဲ့ မှတ်တဲ့ အမှတ်တွေဟာ
လဲ တခြားသာမန်လူတွေနဲ့ မတူပါဘူး၊ တခြားစီ
ပါပဲ။ အခု လူတွေမှတ်တယ် ဆိုတာနဲ့က တခြားစီ
ပါပဲ။ ဆရာတော်ဘုရားကြီးမိန့်တာက 'မှတ်တယ်
မှတ်တယ်' ဆိုတာဟာ ဘာနဲ့ ကြည့်နေတာလဲ၊
ဝိပဿနာဉာဏ်နဲ့၊ သတိနဲ့ ကြည့်နေတာပါ။ ကိုင်း-
သူလိုကိုယ်လို လူတွေမှတ်တာနဲ့ တူသေးလား၊
(မတူတော့ပါဘူးဘုရား)။

အင်း- ဒီလောက်ဆိုရင် ဒီလူတွေ 'မှတ်တယ်'
ဆိုတာနဲ့ ပတ်သက်ပြီး သဘောပေါက်အောင်ပြီပဲ၊
ဒီလူတွေ ဘယ်လောက်ထိ ဝိပဿနာကို 'မှတ်

တယ်'ဆိုတာ သဘောပေါက်နေပြီလဲ ဆိုရင်
ပြောလိုက်တာနဲ့ သဘောပေါက်သွားပြီ၊ ဟုတ်လား၊
(ဟုတ်ပါတယ်ဘုရား)၊ ပြောလိုက်တာနဲ့တော့
သဘောပေါက်သွားပြီဆိုရင် ဒီလူတွေကို တရား
ဟောရင်းနဲ့ကို သဘော ထပ်ပြီးပေါက်သွားအောင်
တရားဟောရဦးမယ်။

မန္တလေးမှာ ဒါယကာကြီးတစ်ယောက်က
ပြောတယ်။ အရှင်ဘုရားတဲ့၊ အရှင်ဘုရားတိတ်ခွေ
တွေ နာရတာ တော်တော်သဘောပေါက်ပြီ
ဘုရားတဲ့၊ ဘယ်လောက်ထိ သဘောပေါက်တာလဲ
ဆိုတော့ တပည့်တော် သဘောပေါက်တာကို
ဥပမာနဲ့ ပြောပါမယ်ဘုရားတဲ့။ ဘယ်လို ဥပမာနဲ့
ပြောမှာလဲ၊ ပြောစမ်းပါဦးဆိုတော့

တပည့်တော်အရင်တုန်းက တိဗ္ဗိက နေပြီး
တော့၊ စလောင်းက နေပြီးတော့ တရုပ်ကားတွေကို
ကြိုပြီးကြည့်ထားဘူးပါတယ်ဘုရား။ ကြည့်တော့
လေ တရုပ်ကားမှာ ရယ်တာလည်း တွေ့တာပဲ၊
ပြုံးတာလည်း တွေ့တာပဲ၊ မဲ့တာလည်း တွေ့တာ

ပဲဘုရား။ စကားပြောနေတာလည်း တွေ့တာပဲ၊
အကုန် တွေ့တယ်၊ တပည့်တော် သိနေတာပါပဲ။

အဲဒီတုန်းကတော့ဘုရား၊ ဖြစ်ပုံက အမ
လေး . . . ယောက်ျားနဲ့မိန်းမနဲ့ စကားပြော
နေတာလည်း တွေ့တာပဲ၊ အကုန်တွေ့တယ်၊
လင်မယား ထင်ခဲ့တာပေါ့။ တပည့်တော်က
သိတယ်။ မိန်းမနှစ်ယောက် စကားပြောနေတာလဲ
တွေ့တာပဲ။ အဲဒီတုန်းကတော့ ညီအစ်မနဲ့ တူတယ်
တင်တာပေါ့။ အဲဒါကတော့ သားအမိနဲ့ တူတယ်
ထင်တာပေါ့။ အဲဒီလောက်ပဲ ကိုယ့်အထင်နဲ့
ကိုယ်သိတာကိုး။ ကိုယ်မှ တရုပ်စကားမတတ်ဘဲ၊
အဲဒီကားပဲဘုရား။ အံ့ဩစရာကောင်းတာက ဖြစ်
ရပုံ ပြောပါတယ်။ ဟော. . အဲဒီကားပဲ မြန်မာ့
အသံတို့၊ မြဝတီတို့က ပြန် လာရော၊ အဲ. . မြန်မာ
လို စာတန်းလေးထိုးလိုက်တော့ ထင်ထားတာတွေ
တက်တက်စင်အောင်ကို လွဲကုန်ရော။

အရင်တုန်းက ညီအစ်မ ထင်ထားတာတွေ
က အဲဒါ သားအမိတဲ့၊ ဟုတ်လား။ အရင်တုန်းက
ပြုံးတာ မသိဘူးလား၊ သိလား၊ သိပါတယ်။ အရင်

တုန်းက ငိုတာ မသိဘူးလား၊ သိလား၊ သိပါတယ်။
အရင်တုန်းက ပြေးတယ်ဆိုတာ မသိဘူးလား၊
သိလား၊ သိပါတယ်။ အရင်တုန်းက လက်
မလှုပ်ဘူး၊ လှုပ်တယ်ဆိုတာ မသိဘူးလား၊ သိလား။
သိပါတယ်။

အဲဒီလို အမြင်အနေနဲ့သာ သိပါတယ်၊
ရုပ်ပုံအနေနဲ့ မြင်ရုံသာ သိပါတယ်။ ဒါပေမယ့်
သဘောမပေါက်၊ နားမလည်။ ဘာလေးထိုးလိုက်မှ
သဘောပေါက်လဲဆိုတော့ စာတန်းလေးထိုးလိုက်
မှ သဘောပေါက်ပါတယ်။ မြန်မာတွေအတွက်
မြန်မာစာတမ်းထိုးမှ သဘောပေါက်ပါတယ်။

အခု ဦးပဉ္စင်းတို့ တရားဟောပေးတယ်
ဆိုတာ ဘာထိုးပေးတာလဲ (စာတမ်းထိုးပေးတာ
ပါဘုရား)။ အင်း... ဟုတ်တယ်၊ အခုလဲပဲ ကြည့်၊
တရုပ်ကားပြနေပြီ၊ တရုပ်စာတန်းလဲထိုးလို့ နား
လည်လား၊ (နားမလည်ပါဘုရား)၊ ဗမာတွေ
အတွက် နားလည်ဖို့ ဗမာစာတန်းထိုးမှ နားလည်
နိုင်တာပေါ့။

အို-သူတော်ကောင်းတို့၊ ပြုံးတာတွေကို မြင်ကြပါတယ်၊ ဒါပေမဲ့ မြင်တာမျှလောက်နဲ့တော့ သဘောမပေါက်သေး၊ နားမလည်သေး၊ ဘာလုပ်ရမှာလဲ၊ စာတမ်းထိုးမှ သဘောပေါက်နိုင်တယ်၊ တရားအလုပ် အားထုတ်တယ်ဆိုတာ မြင်ရုံမှတ်နေရုံနဲ့ မပြီး၊ စာတမ်းထိုးမှာ ကိုယ်တိုင် အားထုတ်ကြည့်၊ ကိုယ်တိုင် စာတန်းနားလည်လို့လဲ သိ၊ ကိုယ်တိုင် သဘောပေါက်ပြီးတော့လဲ သိ၊ သိစေချင်ပါတယ်။ သဘောကပေါက်နိုင်ပါတယ်၊ ဟုတ်လား။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးက ဘာမိန့်သလဲဆိုတော့ ‘မှတ်တယ် မှတ်တယ်’ ဆိုတာက ဝိပဿနာဉာဏ်နဲ့ ကြည့်နေတာကို ခေါ်သတဲ့၊ အဲဒီအဆင့်အထိ ဆရာတော်ဘုရားကြီးက ရောက်စေချင်တာပါ။ သိစေချင်တာပါ။ ဒီလိုအပေါ်ယံ သူလိုကိုယ်လို မှတ်နေတာနဲ့ ကျေနပ်နေရတာမဟုတ်ပါဘူး၊ တကယ်ကို ဝိပဿနာအမြင်နဲ့ သဘောပေါက်စေချင်တာပါ။ အရိယပုဂ္ဂိုလ်တွေဆိုတာတွေကတော့ ဝိပဿနာ

ဉာဏ်အဆင့်ကို ကျော်လွန်ပြီးတော့ သဘော
ပေါက်သွားကြတော့တာပါပဲ။

ပုထုဇဉ်တွေကတော့ သဘောမပေါက်သေး၊
ဘယ်လို သဘောမပေါက်တာလဲ ဆိုရင် အောက်
ထစ်ဆုံး ပြောရရင်၊ စားစရာကိုစားတဲ့အခါ ဟိုဟာ
ဒီဟာမို့လို့ စားတယ်လို့ ထင်ကြပါတယ်၊ စား
စရာက စားစရာလဲလို့ မသိ၊ သဘောမပေါက်ကြ
ပါ။ ဝတ်စရာက ဝတ်စရာပါပဲ၊ နေစရာက နေစရာ
ပါပဲလို့ မသိ၊ သဘောမပေါက်ကြပါ။

အို-သူတော်ကောင်းတို့၊ စားစရာကို ဟို
ဟာဒီဟာ မထင်နဲ့၊ စားစရာပါပဲ။ ဒါကြောင့်
စားရတာ၊ ဝတ်စရာတွေကိုလဲ ဟိုလို ဒီလို မထင်
လိုက်ပါနဲ့၊ ဝတ်စရာပါပဲ၊ ဒါကြောင့် ဝတ်ရတာ၊
နေစရာကိုလည်း မကောင်းဘူး၊ ကောင်းတယ်လို့
မထင်လိုက်ပါနဲ့၊ နေစရာ ထိုင်စရာ ဖြစ်လို့မို့
နေထိုင်ရတာပါ။ အဲဒီလောက်ကလေးကိုသာ
သဘောပေါက်ရင် ကိလေသာမဝင်နိုင်၊ ကိလေသာ
မဝင်အောင် နေနိုင်တာဟာ သတိ ဉာဏ် ရှိနေ
တာပါပဲ။

မိမိတို့က အာရုံကောင်းကို ပြောင်းပြီး
နေနိုင်တဲ့သတိရယ်၊ ကိလေသာ မဝင်အောင်
နေနိုင်တဲ့ သတိရယ်၊ ဘယ်သတိ အားကိုးမှာလဲ၊
စဉ်းစားပါ။ ကိလေသာမဝင်အောင် နေနိုင်တဲ့သတိ၊
အဲဒီ သတိမျိုးထားနိုင်မှ ဉာဏ်ပေါ့၊ ဉာဏ်ပေါ်ပြီး
ဝိပဿနာဖြစ်နိုင်တာပါ။

တရားဟောပေးတာ ဝိပဿနာစိတ်ဖြစ်
အောင်ပါ။ စိတ်အပင်ပန်းမခံရ၊ စိတ်ချမ်းသာ
အောင်နေ၊ အဲဒီ စိတ်ချမ်းသာတော့ ဘယ်အာရုံပဲ
ကြုံကြုံ၊ တုန်လှုပ်စရာ မရှိဘူးတဲ့ အရိယာ
ပုဂ္ဂိုလ်တွေက အဲဒီလို နေကြတာပါ။ မိမိတို့လဲ
ကိလေသာမဝင်အောင် ကျင့်လို့ မရဘူးလား၊
ရလား။ ရတယ်၊ ဘယ်တော့ ကျင့် မလဲ။ ခု
ပေါ့ပေါ့တန်တန် မလုပ်လိုက်ပါနဲ့။

မိမိအသက်နဲ့ခန္ဓာရှိတုန်း၊ သာသနာနဲ့ကြုံ
တုန်း စိတ်မှာ ကိလေသာမဝင်အောင် ကျင့်လိုက်
စမ်းပါ။ မိမိစိတ်မှာ ကိလေသာ မဖြစ်အောင်
နေလိုက်စမ်းပါ။ ထိုင်ရင်းနဲ့လည်း ကိုယ့်စိတ်မှာ
ကိလေသာ မဝင်အောင် ကျင့်လိုက်စမ်းပါ။ လမ်း

လျှောက် သွားရင်းနဲ့လည်း ကိုယ့်စိတ်မှာ ကိလေ
သာမဝင်အောင်၊ လျောင်းရင်းနဲ့လည်း ကိုယ့်
စိတ်မှာ ကိလေသာမဝင်အောင် သတိရှိရှိ၊ ဉာဏ်
ရှိရှိနေလိုက်စမ်းပါ။

အဲဒီလိုမှ သတိဉာဏ်နဲ့ ကိလေသာ မဝင်
အောင် မနေသည်ရှိသော်၊ မကျင့်သည်ရှိသော်
ကိုယ့်စိတ်ကလေးဟာ ကိလေသာတွေ ဝင်ပြီးတော့
စောက်ထိုး မိုးမျှော်ကျကြလေကုန်၏။ လောဘနဲ့
လဲပဲ အောက်ကို ဆွဲချခံရပါတယ်၊ ဒေါသကြောင့်၊
မောဟကြောင့်လဲပဲ စိတ်ဟာ စောက်ထိုး ကျကြ
လေကုန်၏။

ပေါ့ပေါ့တန်တန် မတွက်လိုက်ပါနဲ့၊ ဘယ်
အာရုံကိုပဲ ဖြစ်ဖြစ် သေသေချာချာ သဘော
ပေါက်ပြီး တစ်ပြေးထည်းထား၊ ပြေပြေလည်လည်
စိတ်မွေးပါ။ ဘယ်အာရုံကိုပဲ ဖြစ်ဖြစ်၊ တစ်ပြေး
ထည်း ထားနိုင်ပါစေ၊ ကိုယ်နဲ့တည့်တဲ့လူလည်း
အာရုံပါပဲ၊ ကိုယ်နဲ့ မတည့်တဲ့ လူလည်း အာရုံပါပဲ။
ကောင်းတဲ့သူလဲ၊ ကောင်းတဲ့အာရုံလဲ အာရုံပါပဲ။

မကောင်းတဲ့သူ၊ မကောင်းတဲ့အာရုံလည်း အာရုံ
ပါပဲ။

ကိုယ့်အိမ်မှာ ပြန်ကြည့်၊ ကိုယ်စိတ်က
မပြေလည်တာလား၊ မြင်ရတွေ့ရတဲ့ အာရုံတွေက
မပြေလည်တာလား၊ ကိုယ့်စိတ်က မနေတတ်
တာလား၊ တွေ့နေရ ကြုံနေရတဲ့ သူတွေက မနေ
တတ်တားလား၊ ဒီလူတွေက သဘောပေါက်
လွယ်ပါတယ်၊ ဟုတ်လား၊ (ဟုတ်ပါတယ်ဘုရား)။

သူတို့စိတ်ကသာ မနေတတ်၊ မထိုင်တတ်၊
မပြေလည်တာကို သိလိုက်စမ်းပါ။ ကိုယ့်စိတ်က
မပြေလည်ရင် တစ်အိမ်လုံးနဲ့ မပြေလည်ဘူး။ ကိုယ့်
စိတ်က ပြေလည်ရင် တစ်အိမ်လုံးနဲ့ ပြေလည်
တယ်။ ကိုယ့်စိတ်က ကြည်နေရင် တစ်အိမ်လုံးက
ကြည်နေတာပါပဲ၊ ကိုယ့်စိတ်က ရှုပ်နေရင် တစ်အိမ်
လုံးကလဲ ရှုပ်နေတာပါပဲ။

ဦးပဉ္စင်းက စဉ်းစားကြည့်မိတယ်၊ ကိုယ်က
မျက်လုံးတည့်နေလို့တော့ သေချာကိုယ်တွေ့ မသိ
ဘူးပေါ့၊ ဒါကြောင့် မျက်လုံးစွေနေတဲ့ သူတွေကို

မေးကြည့်ချင်တယ်။ မျက်လုံးစွေတဲ့သူဟာ သူကြည့်
လို့ မြင်ရတဲ့အာရုံတွေဟာ တစ်စောင်းတွေများ
ဖြစ်နေသလားပေါ့။ ဒါတော့လဲ မျက်စိစွေတဲ့
သူတွေကမှ ပိုပြီး သိမှာပေါ့။

ကိုယ့်စိတ်မှာ လိုချင်တာတွေ ရှိရင် မြင်မြင်
သမျှတွေက လိုချင်စရာ လောဘဖြစ်စရာတွေ
ချည်း ဖြစ်နေရော၊ ကိုယ့်စိတ်မှာ မကျေနပ်
တာတွေ ရှိရင် မြင်မြင်သမျှတွေက မကျေနပ်စရာ
ဒေါသဖြစ်စရာတွေချည်း ဖြစ်နေရော၊ ကိုယ့်
စိတ်မှာ ပြေလည်မှုမရှိရင် မြင်မြင်သမျှတွေက
မပြေလည်စရာတွေချည်း ဖြစ်ပြီး၊ ဘာကမျှလဲ
မပြေလည်တော့ဘူး။

ဟိုလူ့ကြည့်လည်း မပြေလည်ဘူး၊ ဒီလူ့
ကြည့်လည်း မပြေလည်ဘူးတဲ့။ အဲဒီတော့ မြင်ရတဲ့
မိသားစုတွေက မပြေလည်တာလား၊ ကိုယ့်စိတ်က
မပြေလည်တာလား၊ သေချာစဉ်းစားပါနော်။

တရားရချင်ရင် ဘာလုပ်ရမလဲ၊ ကိုယ့်စိတ်
ကလေးကို ပြေပြေလည်လည်ဖြစ်အောင် မွေးပါ။
စိတ်ကလေး ပြေပြေလည်လည်ဖြစ်လာရင် တရား

ရလာလို့ပါပဲ။ ဒါကြောင့် တရားရအောင် နေပါ။ သတိဉာဏ်လေးနဲ့ နေပါ။ သတိဉာဏ်လေးနဲ့ နေရင် ကိုယ့်စိတ်လေးဟာ မပြေလည်ဘူးလား၊ ပြေလည်လား။ (ပြေလည်ပါတယ်ဘုရား)။

စိတ်ကလေးက ပြေလည်တယ် ဆိုရင် မတည့်သူ မရှိဘူး၊ မပြေလည်တဲ့လူ မရှိဘူးတဲ့။ အိမ်က လူတွေအကုန်လုံးကို ကြည့်ရတာ ပြေလည်တယ်၊ အဆင်ပြေတယ်။ ကိုယ့်စိတ်ထဲမှာ မပြေလည်ရင် ဟိုလူကြည့်လည်း မပြေလည်၊ ဒီလူကြည့်လည်း မပြေလည်၊ နားလည်လိုက်စမ်းပါ။

ဒါကြောင့်မို့ တရားအလုပ် အားထုတ်တယ် ဆိုတာဟာ ပြေပြေလည်လည် မြင်တဲ့ဓာတ်တွေ၊ အမှန်အတိုင်း မြင်တဲ့ဓာတ်တွေ၊ အဟုတ်အမှန်တိုင်း မြင်တဲ့ဓာတ်တွေ မိမိစိတ်မှာ ဖြစ်လာအောင် သတိဉာဏ်ရှိလာအောင် ကြိုးစားရတာ ပါတဲ့။ ပြေလည်ဖို့အတွက် ကိလေသာ အဝင်မခံတာဟာ သတိနဲ့အသိဉာဏ် အမြဲရှိတာပါ။ သတိနဲ့အသိဉာဏ် အမြဲရှိနေရင် ဝိပဿနာ

မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်လား၊ (ဖြစ်နိုင်ပါတယ် ဘုရား)။

မိမိစိတ် သတိနဲ့ညဏ်ရှိနေရင် အာရုံကောင်း တွေကိုပဲ ရှာပြီး ပြောင်းရဦးမလား၊ (မပြောင်း ရပါဘုရား)။ ပြန်မေးမယ်၊ အာရုံကောင်းကို ပြောင်းပစ်ရမှာလား၊ ကိလေသာကို မဝင်အောင် ကာကွယ်ရမှာလား၊ (ကိလေသာကို မဝင်အောင် ကာကွယ်ရမှာပါဘုရား)။ အေး - ဝိပဿနာ အတွက် ပြောတာပါ။ အာရုံကောင်းကို ပြောင်းရင် သမထတွေလဲ ဖြစ်နိုင်ပါသေးတယ်၊ မိမိစိတ်မှာ ကိလေသာမဝင်အောင် ကြိုးစားနိုင်ရင် ဝိပဿနာ ဖြစ်နိုင်တာပေါ့။

မိမိစိတ်ကို အာရုံကလည်း နှိပ်စက်တယ် လို့ ထင်ကြတယ်၊ ကိလေသာကလည်း နှိပ်စက် တယ်လို့ ထင်ကြတယ်။ တကယ်နှိပ်စက်တာက ကိလေသာက နှိပ်စက်တာပါ။ အဲဒီနှိပ်စက်လို့ မြင်မြင်သမျှတွေကို ဟိုဟာ မကောင်းဘူး၊ ဒီဟာ မကောင်းဘူးလို့ ထင်ကြတယ်။ ကိလေသာ ဝင်တော့ စိတ်က မပြေလည်၊ စိတ်မပြေလည်လို့

အားလုံးမပြေလည်၊ ကိုယ်ထင်ချင်သလို ထင်
နေကြတယ်။

တကယ်လို့ မိမိစိတ်ကလေးကသာ ပြေပြေ
လည်လည်နေတတ်ရင် အားလုံးကြုံသမျှ ဆုံသမျှ
တွေ ပြေလည်ပါတယ်။ ဒီလူတွေမှာ အသီးသီး
မိသားစုတွေ မရှိဘူးလား၊ ရှိလား (ရှိပါတယ်
ဘုရား)။ ကိုယ့်အိမ်မှာ မပြေလည်ဘူးလား၊ ပြေ
လည်လား၊ (ပြေလည်ပါတယ်ဘုရား)၊ ဟုတ်
ရဲ့လား။

တရားရတယ်ဆိုတာက တခြားပြောစရာ
နည်းတော့ မရှိပါဘူး။ ကိုယ့်အိမ်မှာ ကိုယ်နေတိုင်း
ကိုယ့်အိမ်က ပြေလည်ရင် တရားရှိတာပဲ။ မပြေ
လည်ရင် တရားမရှိဘူးတဲ့။ နိပ်သာမှာ တရားအား
ထုတ်လို့ (၁၀) ရက်မကလို့ ရက်ပေါင်း (၁၀၀) ပဲ
အားထုတ်ထုတ်၊ ဒါမဟုတ် သုံးလေးနှစ် လောက်
ကြာအောင်ပဲ အားထုတ်ထုတ်၊ အိမ်ပြန်ရောက်လို့
ကိုယ့်အိမ်သားတွေနဲ့ မပြေလည်ရင် တရားမရှိတာ
ဘဲတဲ့။

မိမိတို့နေတဲ့နေရာနဲ့မှ မပြေလည်ဘူးဆိုရင် တစ်လောကလုံးနဲ့ မပြေလည်ပါဘူး။ တစ်နည်း ပြောမယ်ဆိုရင် တွေ့သမျှအာရုံပေါ်မှာ မပြေ မလည် မရှိအောင် နေပါတဲ့။ ဟိုအာရုံက ကောင်း တယ်၊ ဟိုအာရုံက မကောင်းဘူးလို့ အဖြစ်မခံဘဲ နေနိုင်ရင် ပြေပြေလည်လည် နေနိုင်တတ်တဲ့၊ ပြေပြေလည်လည် နေနိုင်ရင် သတိအသိဉာဏ် တွေဟာ မိမိတို့ရဲ့သဏ္ဌာန်မှာ ရှိလာနိုင်ပါတယ်၊ အဲဒီလို မိမိတို့ရဲ့သဏ္ဌာန်မှာ သတိဉာဏ်ဖြစ် အောင် မွေးရပါတယ်။

ထိုင်ထိုင် ရပ်ရပ် သွားသွား လျောင်းလျောင်း အဲဒီလို သတိဉာဏ်တွေ ဖြစ်ဖို့ မွေးလို့ရှိရင် တကယ့်ကို ပြေလည်တဲ့ဓာတ်တွေ ပြေလည် အောင် ကြည့်တတ် မြင်တတ်တဲ့ သတိ ဝီရိယ သမာဓိ ပညာဉာဏ်တွေ စိတ်မှာ ကိန်းအောင်း ပြီးတော့ ဘယ်လိုပဲ မြင်မြင်၊ ဘယ်လိုတွေပဲ ကြားကြား၊ ဘယ်လိုတွေပဲ နံနံ၊ ဘယ်လိုတွေပဲ နားထောင်နားထောင်၊ ဘယ်လိုတွေပဲ စားစား၊

ဘယ်လိုတွေပဲ ထိထိ၊ ဘယ်လိုတွေပဲ ကြံကြံ၊
ပြေပြေလည်လည် ရှိပါတယ်တဲ့။

ဒါကြောင့်မို့ ဟောဒီသာသနာနဲ့ကြုံလို့၊
ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ တရားကို တစ်
ဆင့် ဟောကြားလို့၊ တရားကို တစ်ဆင့်နာကြား
လိုက်ရတဲ့အခါမှာ အသိတိုးသွားပါလိမ့်မယ်၊
ဘာစိတ်ကလေး မွေးရမယ်လို့ အသိတိုးသွားသလဲ
ဆိုရင် ပြေပြေလည်လည် စိတ်ကလေး မွေးရပါ
မယ်တဲ့။ သူများနဲ့လဲ ပြေလည်၊ ကိုယ်တစ်ယောက်
တည်းလဲ ပြေလည်အောင် နေတတ် ထိုင်တတ်တဲ့
ပြေပြေလည်လည် စိတ်ကလေး မွေးရပါတယ်၊
အဲဒီစိတ်ကလေးရှိအောင် မွေးလိုက်စမ်းပါ။ အဲဒီလို
ပြေပြေလည်လည် ရှိစေချင်လို့ ဒီနေ့ တရားနာ
ပရိသတ်တွေကို ဟောရတာပါ။

အရိယာတွေရဲ့စိတ်က အမြဲတမ်း ပြေလည်
နေပါတယ်။ ပုထုဇဉ်တွေရဲ့စိတ်က မပြေလည်
တစ်လှည့်၊ ပြေလည်တစ်လှည့် ဖြစ်နေတတ်
ပါတယ်။ တရားအားထုတ်တယ် ဆိုတာ မပြေ